

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

အမှတ် ၄၃] ရန်ကုန်မြို့ { ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် } သောကြာနေ့ [အတွဲ ၇၄
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်)

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၂၅/၂၀၂၁
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ
ဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေဟု
ခေါ်တွင်စေရမည်။

၂။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၅ တွင်-

(က) ပုဒ်မခွဲ (၃) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(၃) သန့်ရှင်း၊ သာယာ၊ လှပသည့် မြို့တော်ကြီးဖြစ်လာစေရေးအတွက် အဆင့်မြှင့်တင်
ဆောင်ရွက်ရာတွင် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေ၊ စည်းမျဉ်း၊
စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို
အများပြည်သူကလိုက်နာစေရေး တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများ၊ အဖွဲ့အစည်းများ
အား ဆုငွေချီးမြှင့်ခြင်း။”

(ခ) မူလပုဒ်မခွဲ (၃) ကို ပုဒ်မခွဲ (ခ) အဖြစ် ပြောင်းလဲအမှတ်စဉ်ရမည်။

၃။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၆ နှင့် ၂၇ တို့ကို ပယ်ဖျက်ရမည်။

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၃၂၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(က) ကော်မတီသည် ဤဥပဒေအရ မိမိတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကူအညီတောင်းခံရယူရမည်။ ထိုကဲ့သို့ တောင်းခံ လာပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကူအညီပေးရမည်။”

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် (၂၇၈/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်)

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ဖော်ပြပါ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို အစမ်းခန့်ကာလ (၁) နှစ်ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်-

အမည်

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး

ရာထူး၊ ဌာန

(၁) ဦးဝင်းမော်

ညွှန်ကြားရေးမှူးချုပ်
ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

(၂) ဒေါက်တာအောင်ကျော်သင်

ပါမောက္ခချုပ်
ဗန်းမော်တက္ကသိုလ်
အဆင့်မြင့်ပညာဦးစီးဌာန
ပညာရေးဝန်ကြီးဌာန

(၃) ဒေါက်တာသိင်္ဂီရွှေ

ပါမောက္ခချုပ်
ဟင်္သာတတက္ကသိုလ်
အဆင့်မြင့်ပညာဦးစီးဌာန
ပညာရေးဝန်ကြီးဌာန

အမိန့်အရ

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်ကြော်ငြာစာအမှတ် (၂၇၉/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာနှင့် ပြည်တွင်း
ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ငြိမ်းချမ်း အား စစ်ဘက်မူလတာဝန်များ ပြန်လည်
ထမ်းဆောင်စေလိုက်သည်။

အမိန့်အရ

အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်ကြော်ငြာစာအမှတ် (၂၈၀/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်)

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့်

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်း
အမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာတင်တင်ကျော် ကို
အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ဖော်ပြပါပုဂ္ဂိုလ်များကို ယင်းတို့နှင့်ယှဉ်တွဲဖော်ပြ
ထားသည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူးနေရာများတွင် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်
သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်-

အမည်၊ ရာထူး၊ ဌာန

- (က) ဦးသိန်းလွင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
- (ခ) ဦးဝင်းလှိုင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

ခန့်ထားသည့် ရာထူး၊ ဌာန

- ညွှန်ကြားရေးမှူးချုပ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
- ညွှန်ကြားရေးမှူးချုပ်
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

အမိန့်အရ

အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်

အမိန့်ကြော်ငြာစာအမှတ် (၇၀၄/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၆၄ နှင့်အညီ အောက်ဖော်ပြပါ ဒုတိယတန်းရာဇဝတ်အာဏာရ တွဲဖက်မြို့နယ်တရားသူကြီးများအား ပထမတန်း ရာဇဝတ် အာဏာနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၀၈၊ ၁၁၀၊ ၁၄၃၊ ၁၈၆၊ ၁၉၀၊ ၁၉၂၊ ၂၆၀၊ ၄၀၇၊ ၅၂၄ တို့အရ စစ်ဆေး နိုင်သည့် ရာဇဝတ်အာဏာအပ်နှင်းလိုက်သည်-

အမှတ်	အမည်နှင့်	တာဝန်ထမ်းဆောင်သည့်
စဉ်	ကိုယ်ပိုင်အမှတ်	မြို့နယ်တရားရုံး
၁။	ဒေါ်ခိုင်မွန်အောင်	ဗျာပုံ
	တ/၃၅၀၁	ဧရာဝတီတိုင်းဒေသကြီး
၂။	ဒေါ်လဲ့လဲ့ဌေး	သန်လျင်
	တ/၃၅၄၉	ရန်ကုန်တိုင်းဒေသကြီး

ထွန်းထွန်းဦး

ပြည်ထောင်စုတရားသူကြီးချုပ်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်

အမိန့်ကြော်ငြာစာအမှတ် (၇၀၆/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၆၄ နှင့်အညီ အောက်ဖော်ပြပါ ပထမတန်းရာဇဝတ်အာဏာရ မြို့နယ်တရားသူကြီးများအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၀ အရ အထူးရာဇဝတ်အာဏာအပ်နှင်းလိုက်သည်-

အမှတ်	အမည်နှင့်	တာဝန်ထမ်းဆောင်သည့်
စဉ်	ကိုယ်ပိုင်အမှတ်	မြို့နယ်တရားရုံး
၁။	ဦးစိုင်းရဲသူ (ခ) ဦးရဲသူ	နမ့်ခမ်း
	တ/၃၁၃၅	ရှမ်းပြည်နယ်
၂။	ဦးပိုင်စိုးကျော်	ပုလော
	တ/၃၃၄၁	တနင်္သာရီတိုင်းဒေသကြီး

ထွန်းထွန်းဦး

ပြည်ထောင်စုတရားသူကြီးချုပ်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အခုနီအယူခံခံအဖွဲ့

၂၀၁၉ ခုနှစ်၊ ကုန်သွယ်လုပ်ငန်းခွင်ဒုတိယအယူခံမှုအမှတ် - ၁

လျှောက်ထားသူ

Capital Consumer Limited

အမှတ် (၉)၊ ယောမင်းကြီးလမ်း၊

ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ (ကုမ္ပဏီ၏

ကိုယ်စားလှယ်- ဦးအောင်မျိုးမြတ်

(Managing Director),

[၉/ခအဇ(နိုင်) ၀၀၀၉၃၉]

လျှောက်ထားသူအတွက် လိုက်ပါ

ဆောင်ရွက်သည့်ပုဂ္ဂိုလ်

လျှောက်ထားခံရသူအတွက် လိုက်ပါ

ဆောင်ရွက်သည့်ပုဂ္ဂိုလ်

အမိန့်ချမှတ်သည့်ရက်စွဲ

လျှောက်ထားခံရသူ

- အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး

(LTO-3)

ပြည်တွင်းအခွန်များဦးစီးဌာန၊

- ဒေါ်နေရှည်လင်း

(တရားလွှတ်တော်ရှေ့နေ)

- ဦးကျော်လွင်ဦး(ညွှန်ကြားရေးမှူး)

ပြည်တွင်းအခွန်များဦးစီးဌာန

(ဌာနဆိုင်ရာကိုယ်စားလှယ်)

- ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်

စီရင်ချက်

အမှုအကြောင်းအရာမှာ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး အခွန်စာရင်းစစ်ဆေးရေးအဖွဲ့၏ စာရင်းစစ်ဆေးတွေ့ရှိချက်ဖြစ်သည့် ၂၈-၁၁-၂၀၁၇ ရက်စွဲပါ Notification of Audit Result (LTO-3) အရ အခွန်ထမ်းမှတ်ပုံတင်အမှတ် ၁၄၉၅၇၃၉၇၆ ဖြင့် အခွန်ထမ်းဆောင်လျက်ရှိသော Capital Consumer Limited အား ကုမ္ပဏီ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန်ကြေးညာလွှာအရ ဝင်ငွေပမာဏ ကျပ် ၇၄၄,၁၁၅,၀၀၀/- ကို စာရင်းစစ်ဆေးမှုအရ ဝင်ငွေပမာဏ ကျပ် ၃,၆၂၉,၇၈၂,၉၂၁/- အဖြစ် သတ်မှတ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၈၀,၉၈၅,၆၆၂/- နှင့် ၁၉၉၀ ပြည့်နှစ်၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ ကျပ် ၆၆,၁၀၃,၃၆၂/- ကိုလည်း ဒဏ်ငွေအဖြစ် တောင်းခံခဲ့ပါသည်။ ယင်းစည်းကြပ်မှုကို မကျေနပ်သဖြင့် ၉-၂-၂၀၁၈ ရက်နေ့တွင် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ ဌာနမှူးထံ ၁၉၉၀ ပြည့်နှစ်၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ ပထမအယူခံတင်သွင်းခဲ့ရာ ၂၂-၂-၂၀၁၉ ရက်နေ့တွင် အခွန်နှင့် ဒဏ်ငွေ သတ်မှတ်ချက်အမိန့်ကို အတည်ပြုပြီး အယူခံလွှာကို ပလပ်ခဲ့ပါသည်။ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူး၏ အမိန့်ကို မကျေနပ်သဖြင့် အခွန်အယူခံအဖွဲ့သို့ ၂၅-၄-၂၀၁၉ ရက်နေ့တွင် အယူခံတရားလို Capital Consumer Limited ၏ Managing Director ဦးအောင်မျိုးမြတ် (ကိုယ်စား) တရားလွှတ်တော်ရှေ့နေ ဒေါ်နေရည်လင်းက ကုန်သွယ်လုပ်ငန်းခွန် ဒုတိယအယူခံမှု ၁/၂၀၁၉ အဖြစ် တင်သွင်းခဲ့ပါသည်။

အခွန်အယူခံခံအဖွဲ့သည် နှစ်ဖက်ပုဂ္ဂိုလ်များ၏ လျှောက်လဲတင်ပြချက်များကို ဒုတိယအကြိမ် အဖြစ် ၃-၆-၂၀၂၁ ရက်နေ့တွင် လက်ခံကြားနာခဲ့ရာ လျှောက်ထားသူကိုယ်စား တရားလွှတ်တော်ရှေ့နေ ဒေါ်နေရည်လင်းက လျှောက်လဲတင်ပြရာ၌ Capital Consumer Limited သည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အဓိကလုပ်ငန်းဖြစ်သော ဆပ်ပြာလုပ်ငန်းကို မိသားစုပိုင်လုပ်ငန်းမှ တူဖြစ်သူ ဦးအောင်မျိုးမြတ် ထံသို့

လွှဲပြောင်းပေးခဲ့ပြီး လုပ်ငန်းနှင့်ဆက်စပ်နေသော မတည်ပစ္စည်းများ၊ ပေးရန်နှင့် ရရန်ရှိသည်များကို လွှဲပေးခဲ့ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာ တင်သွင်းရမည့်အချိန်အထိ အဆိုပါ လွှဲပြောင်းပေးအပ်သည့်စာရင်းများကို ရှင်းလင်းနိုင်ခဲ့ခြင်း မရှိသေး သဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာကို ယခင်နှစ် Financial Audit Report အရ ဆက်စပ်နေသည့် စာရင်းဖြင့်သာ တင်သွင်းခဲ့ရပါကြောင်း၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ စာရင်းစစ်ဆေးသည့် အချိန်တွင် ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာပါစာရင်းများမဟုတ်ဘဲ အမှန်စာရင်းများကိုသာ စစ်ဆေးနိုင်ရန် တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ အခွန်စာရင်းစစ်ဆေးရေးအဖွဲ့မှ ဆက်စပ်၍ စစ်ဆေးတွေ့ရှိမှုမှ ပေါ်ပေါက်လာခြင်းမဟုတ်ပါကြောင်း၊ အခွန်စာရင်းစစ်ဆေးရေးအဖွဲ့ ဝင်ရောက်သည့်အချိန်အထိ ပြင်ပစာရင်းစစ်အဖွဲ့၏ Financial Audit Report မရရှိသေးသည်ကို အခွန်စာရင်းစစ်ဆေးရေးအဖွဲ့မှ အသိပင်ဖြစ်ပါကြောင်း၊ စာရင်းစစ်ဆေးရန် အကြောင်းကြားစာရရှိသောကြောင့် ပြင်ဆင်ထားသည့် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာကို တင်သွင်းခွင့်ပြုရန် (၄-၅-၂၀၁၆) ရက်စွဲပါစာဖြင့် တင်ပြခဲ့သော်လည်း အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ လက်ခံခဲ့ခြင်းမရှိပါကြောင်း၊ အခွန်ထမ်းကုမ္ပဏီသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှလွဲ၍ ကျန်နှစ်များတွင် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသော ကုမ္ပဏီဖြစ်ပါကြောင်း၊ ကုမ္ပဏီ၏ အရောင်းပမာဏနှင့် မတည်ရင်းနှီးငွေသည် အခွန်ထမ်းကြီးများစာရင်းတွင် ပါဝင်နိုင်သည့် အခြေအနေမရှိသော်လည်း နိုင်ငံတော်မှ အကောင်အထည်ဖော်နေသော အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးနှင့် SAS စနစ်ကိုအားကိုး၍ မိမိတို့ဆန္ဒအလျောက် ပြောင်းရွှေ့အစစ်ဆေးခံခဲ့ခြင်းဖြစ်ပါကြောင်း၊ OAS စနစ်အရ နှစ်အဆက်ဆက် ရေးဆွဲခဲ့သောစာရင်းများကို တစ်နှစ်အတွင်း မှန်ကန်တည့်မတ်အောင် ပြန်လည်ပြင်ဆင်ရေးဆွဲကာ SAS စနစ်၏ အခွန်ထမ်းကိုယ်တိုင် စည်းကြပ်မှုစနစ်အရ အမှန်စာရင်းတင်ပြ နိုင်ရန် ဆောင်ရွက်နေသော အခွန်ထမ်းကုမ္ပဏီအား အခွန်ကိုကင်းလွတ်စေရန် တိမ်းရှောင်ခြင်း သို့မဟုတ် အခွန်လျော့နည်းစေရန် ထိမ်ချန်သည်ဟု ဆုံးဖြတ်ခြင်းသည် အခွန်ထမ်း၏ ယုံကြည်ကိုးစားမှုကို ပျက်ပြား စေပါကြောင်း၊ ထို့ကြောင့် အခွန်ထမ်းကုမ္ပဏီအပေါ် “အခွန်စာရင်းစစ်ဆေးရေးအဖွဲ့မှ ဒဏ်တပ်ရိုက်ခဲ့ခြင်း မှာ ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်” ဟု ဆိုသည့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၏ အယူခံအမိန့်မှာ အကြောင်းပြချက် မခိုင်လုံဘဲ ဥပဒေနှင့်လျော်ညီစွာ ဆုံးဖြတ်ထားခြင်းမဟုတ်ကြောင်း သိသာထင်ရှားပါကြောင်း၊ အခွန်ထမ်းကုမ္ပဏီအနေဖြင့် အချင်းဖြစ်စည်းကြပ်နှစ်ရောင်းအား အနေအထား အရ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး MTO လက်အောက်တွင်သာ ရှိရမည်ဖြစ်ပါကြောင်း၊ သို့သော် အဆိုပါနှစ်တွင် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး LTO ၏ ပထမဆုံး အသွင်ကူးပြောင်းကာလ ဖြစ်ခြင်း၊ LTO အနေဖြင့် ကုမ္ပဏီများမှတင်ပြလာသော စာရင်းများသည် အမှန်စာရင်းများဖြစ်ပါက လက်ခံပေးသည်ဟုဆိုခြင်း၊ မိမိတို့၏ အမှန်စာရင်းများတင်ပြလိုခြင်း၊ LTO ကို ယုံကြည်အားကိုးခြင်းစသည့် အချက်များကြောင့် MTO မှ LTO သို့ မိမိတို့ဆန္ဒဖြင့် ရွှေ့လာခြင်းသာဖြစ်ပါကြောင်း၊ Capital Consumer Limited ထံ အခွန်စာရင်းစစ်အဖွဲ့မှ လာရောက်စစ်ဆေးပြီး ကာလနောက်ပိုင်းတွင် ပြည်တွင်း အခွန်များဦးစီးဌာနက Capital Diamond Star Group Limited ကုမ္ပဏီများအုပ်စုမှဖြစ်ကြသော Pac Link Trading Co.,Ltd. ထံသို့ (၇-၃-၂၀၁၇) ရက်စွဲဖြင့်လည်းကောင်း၊ JDS Co.,Ltd. ထံသို့ (၇-၃-၂၀၁၇) ရက်စွဲဖြင့်လည်းကောင်း၊ ပေးပို့သော အကြောင်းကြားစာအပိုဒ် (၄) တွင် အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သောစနစ် SAS ကို စတင်ကျင့်သုံးသည့် ပထမဆုံးနှစ်ဖြစ်သည့်အတွက် ပြန်လည်ပြင်ဆင် ထားသော ကြေညာလွှာများကို သတ်မှတ်ရက်မတိုင်မီ တင်ပြလာပါက ကုမ္ပဏီအပေါ်ဒဏ်ရိုက်ခြင်း သို့မဟုတ် တရားဥပဒေအရ အရေးယူခြင်းတို့ကို ပြုလုပ်မည်မဟုတ်ကြောင်း” ဟု ဖော်ပြထားသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ Capital Consumer Limited သည် Capital Diamond Star Group Limited ကုမ္ပဏီများအုပ်စုမှ တစ်ခုအပါအဝင်ဖြစ်၍ ထိုကုမ္ပဏီများအုပ်စုမှပင် အခြားကုမ္ပဏီများကို ကြေညာလွှာပြင်ဆင်ရန် အခွင့်အရေးပေးခဲ့ပြီး မိမိတို့ကုမ္ပဏီအား အခွင့်အရေးမပေးခဲ့ခြင်းသည်

တရားမျှတမှုမရှိဘဲ မမှန်မကန် စည်းကြပ်ထားခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားအခွန်ထမ်းတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်များကိုပေးဆောင်ရာ၌ တန်းတူညီမျှမှုနှင့် တရားမျှတမှု အခွင့်အရေးရရှိရန် လိုအပ်ပါကြောင်း၊ အခွန်ထမ်းကုမ္ပဏီသည် ဒုတိယအယူခံလျှောက်ထားလို၍ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးသို့ ၁၂-၃-၂၀၁၉ ရက်စွဲဖြင့် ပထမအယူခံ၏ ထွက်ဆိုချက်မှတ်တမ်းများ၊ စာရင်းစစ်ဆေးသည့် ကာလအတွင်း အစည်းအဝေးမှတ်တမ်းများ၊ တင်သွင်းခဲ့သော ဝင်ငွေခွန်ကြေညာလွှာ၊ နောက်ဆက်တွဲ အထောက်အထားများ၊ အခွန်စာရင်းစစ်အဖွဲ့သို့တင်ပြသည့် အထောက်အထားစာရွက်စာတမ်းများ၏မိတ္တူ Certified Copy များထုတ်ယူခွင့် လျှောက်ထားသော်လည်း ယခုရုံးတော်သို့ အယူခံတင်သည့်နေ့အထိ ထုတ်ပေးခြင်းမရှိပါကြောင်း၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး အယူခံအမိန့်တွင် “အခွန်ထမ်းသည် ၎င်းတို့တင်သွင်းသည့် ကြေညာလွှာအား ပြင်ဆင်မည်ဆိုပါက စာရင်းစစ်ဆေးခြင်း မပြုမီ အချိန်အထိ (၁)နှစ်ခန့် လုံလောက်သော အချိန်ကာလ ရရှိသော်လည်း ယင်းကာလအတွင်း ကြေညာလွှာတင်သွင်းမှု မပြုခဲ့ခြင်း” ဟူသော အကြောင်းပြချက်များဖြင့် အခွန်ထမ်းအား ၁၉၉၀ ပြည့်နှစ်၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ အခွန်ကို ကင်းလွတ်စေရန် တိမ်းရှောင်ခြင်း သို့မဟုတ် အခွန်လျော့နည်းစေရန် ထိမ်ချန်ခြင်းဖြစ်သည်ဟုလည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ အခွန်စာရင်းစစ်ဆေးရေးအဖွဲ့မှ ဒဏ်တပ်ရိုက်ခဲ့ခြင်းကိုမူ ဥပဒေနှင့်အညီ ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟုလည်းကောင်း လွဲမှားစွာ သုံးသပ်ထားပါကြောင်း၊ အယူခံအမိန့်တွင် “ကုမ္ပဏီအနေဖြင့် ကြေညာလွှာတွင် မဖော်ပြခဲ့သော ဝင်ငွေများအတွက် အပြည့်အဝထုတ်ဖော်ရန် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှအခွင့်အရေးမပေးခဲ့” ဟု ဝန်ခံဖော်ပြထားပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၂ အရ ရောင်းရငွေ/ ရငွေထိမ်ချန်မှုကို ထုတ်ဖော်ခွင့်ပေးရန် အကြောင်းကြားစာသတ်မှတ်ပုံစံကို အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ ပေးပို့ခဲ့ခြင်းမရှိပါကြောင်း၊ ထိုသို့ သတ်မှတ်ပုံစံပေးပို့ခွင့်ပြုပေးခြင်းမရှိပါဘဲ အခွန်စာရင်းစစ်ဆေးမည့် အကြောင်းကြားစာကိုသာပေးပို့ခဲ့ပြီး “ရောင်းရငွေ/ရငွေထိမ်ချန်မှုကို ဖော်ထုတ်ခဲ့သည့်အတွက် ဒုတိယ အကြိမ် စာဖြင့်ရေးသား၍ ထုတ်ဖော်ခြင်းပြုရန် မလိုအပ်” ဟု ထပ်မံသုံးသပ်ခြင်းသည် အခွန်ထမ်းအား မည်သည့်အခွင့်အရေးကိုမှ မပေးခဲ့မှန်း ပေါ်လွင်ထင်ရှားပါကြောင်း၊ အခွန်ထမ်းပြည်သူ၏ အခွင့်အရေးကို တရားနည်းလမ်းတကျခွင့်ပြုရန် ပျက်ကွက်သည့်အပြင် တစ်ဖက်သတ်စွပ်စွဲသည့်ပုံစံသက်ရောက်ပါကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကျင့်သုံးနေသော စနစ်ဟောင်း၏ အားနည်းချက်ကို သိရှိထားပါလျက် ယခင်ဌာနမှူး၏လမ်းညွှန်ချက်အတိုင်း စနစ်ဟောင်းမှအမှားများကို စနစ်သစ်စည်းကြပ်မှုတွင် ပြန်လည် ပြင်ဆင်၍ အခွန်ထမ်းကုမ္ပဏီမှ အမှန်စာရင်းအဖြစ် ဖော်ပြခြင်းကို ယခု လက်မခံခြင်းသည် ကောင်းမွန်သော စနစ်သစ်သို့ ပြောင်းလဲရန်ကြိုးစားနေသည့် အခွန်ထမ်းပြည်သူများကို အမှန်အတိုင်းပြောင်းလဲလိုက်နာလိုစိတ် ကင်းအောင် စေ့ဆော်သည့်ဆိုးရွားသော ဆုံးဖြတ်ချက်ဖြစ်နေပါကြောင်း၊ နိုင်ငံတော်သို့ စာရင်းအမှန် တင်ပြ၍ အခွန်စည်းကြပ်မှုခံယူလိုသော မိမိတို့ကဲ့သို့ အခွန်ထမ်းများအတွက် အခြေအနေအမှန်ကို မျက်ကွယ်ပြု၍ အခွန်ရရှိရေးကိုသာ ဦးတည်မစဉ်းစားဘဲ အခွန်စည်းကြပ်မှုနှင့် အခွန်ထမ်းတို့ကြားတွင် ဥပဒေနှင့်အညီ နည်းလမ်းတကျမျှတမှုဖြစ်စေရန် အလေးထားဆောင်ရွက်သင့်ပါကြောင်း၊ သို့ပါ၍ ၁၉၉၀ ပြည့်နှစ်၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ ရောင်းရငွေများကို ထိမ်ချန်ထားခြင်းမရှိသည့်အတွက် ၁၉၉၀ ပြည့်နှစ်၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ တပ်ရိုက်သည့်ဒဏ်ငွေကို ပယ်ဖျက်ပေးပါရန်နှင့် ကုမ္ပဏီအား စည်းကြပ်ထားသော အခွန်နှင့်ဒဏ်ငွေများအပေါ် မှန်ကန်သော အဆုံးအဖြတ် ပေးသင့်ပါကြောင်း လျှောက်ထားခဲ့ပါသည်။

အယူခံလျှောက်ထားသူတင်သွင်းသော အပြီးသတ်လျှောက်လဲချက်တွင် Capital Consumer Ltd သည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အဓိကလုပ်ငန်းဖြစ်သော ဆပ်ပြာလုပ်ငန်းကို မိသားစုပိုင်လုပ်ငန်းမှ တူဖြစ်သူ ဦးအောင်မျိုးမြတ် ထံ လွှဲပြောင်းပေးခဲ့ပါကြောင်း၊ လုပ်ငန်းနှင့်ဆက်စပ်နေသော မတည်ပစ္စည်းများ ပေးရန်/ရရန် ရှိသည်များကိုလည်း လွှဲပြောင်းပေးခဲ့ပါကြောင်း၊ LTO သည် အယူခံ အခွန်ထမ်း၏ ကုမ္ပဏီ

အမည်အမျိုးမျိုးပြောင်းလဲမှုအပေါ် နားလည်မှုလွဲ၍ ပြည်တွင်းအခွန်များဦးစီးဌာနမှ အယူခံအခွန်ထမ်းသည် ယခင်ကုမ္ပဏီကိုပင် ပြောင်းလဲချင်ဟန်ဆောင်သကဲ့သို့စွပ်စွဲထားခြင်းမှာ စွပ်စွဲခံရသူ အယူခံအခွန်ထမ်းအနေဖြင့် သိက္ခာထိခိုက်စော်ကားခံရ၍ များစွာခံရခက်လှပါကြောင်း၊ အယူခံအခွန်ထမ်းသည် ၎င်းကုမ္ပဏီ Capital Consumer Enterprise Limited ကိုမှတ်ပုံတင်ရာတွင် ကုမ္ပဏီ၏အမည်၊ လုပ်ငန်းနှင့် ပိုင်ရှင်အမည် ပြောင်းလဲခဲ့ခြင်းအပေါ် သံသယဝင်မှုကို ကုမ္ပဏီမှတ်ပုံတင်လက်မှတ် မိတ္တူများနှင့်တကွ သေချာစွာ ရှင်းလင်းတင်ပြအပ်ပါကြောင်း၊ တင်ပြပါ ကုမ္ပဏီအမည်အဆင့်ဆင့်ဖြင့် လုပ်ငန်းလည်ပတ်ခဲ့ပြီး ယနေ့ ထက်တိုင် လုပ်ကိုင်လျက်ရှိသော Capital Consumer Limited (Registration No. 149573976) သည် ၎င်းကုမ္ပဏီ၏ အဓိကလုပ်ငန်းဖြစ်သော ဆပ်ပြာလုပ်ငန်းကို တူဖြစ်သူ ဦးအောင်မျိုးမြတ် သို့ လွှဲပြောင်း ပေးခဲ့ပြီးနောက် ၂၇-၄-၂၀၁၅ နေ့တွင် Myanmar Consumer Enterprise Limited (Registration No. 102595017) အမည်ဖြင့် ကုမ္ပဏီအသစ်တည်ထောင်ခဲ့ပါကြောင်း၊ ကုမ္ပဏီမှတ်ပုံတင်အမှတ်အား သေချာ မစိစစ်ဘဲ စွပ်စွဲထားသည်ကို ထောက်ရှုလျှင် ပြည်တွင်းအခွန်များ ဦးစီးဌာနသည် အစစ်ဆေးခံကုမ္ပဏီအား သေချာလေ့လာမှုမရှိဘဲ တစ်ဖက်သတ်စည်းကြပ်ရန်၊ အခွန်ရရှိရန်ကိုသာ ဦးတည်နေကြောင်း အထင်အရှား ပေါ်ပေါက်ပါကြောင်း၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ စာရင်းစစ်ဆေးသည့်အချိန်တွင် ကုန်သွယ် လုပ်ငန်းခွန်ကြေညာလွှာပါ စာရင်းများမဟုတ်ဘဲ အမှန်အရောင်းစာရင်းများကိုသာ စစ်ဆေးနိုင်ရန် တင်ပြ ခဲ့ခြင်းဖြစ်ပါကြောင်း၊ အခွန်စာရင်းစစ်ဆေးရေးအဖွဲ့မှ ဆက်စပ်၍ စစ်ဆေးတွေ့ရှိမှုမှ ပေါ်ပေါက်လာရခြင်း မဟုတ်ပါကြောင်း၊ အခွန်စာရင်းစစ်ဆေးရေးအဖွဲ့ ဝင်ရောက်သည့်အချိန်အထိ ပြင်ပစာရင်းစစ်အဖွဲ့၏ Financial Audited Report မရရှိသေးသည်ကို အခွန်စာရင်းစစ်ဆေးရေးအဖွဲ့မှ အသိပင်ဖြစ်ပါကြောင်း၊ စာရင်းစစ်ဆေးရန် အကြောင်းကြားစာ ရရှိခဲ့သောကြောင့် ပြင်ဆင်ထားသည့် ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာကို တင်သွင်းခွင့်ပြုရန် ၄-၅-၂၀၁၆ ရက်စွဲပါစာဖြင့် တင်ပြခဲ့သော်လည်း အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ လက်ခံခဲ့ခြင်းမရှိပါကြောင်း၊ ကနဦးကြေညာလွှာတွင် သွင်းကုန်အရောင်းအတွက် ၅ ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ပမာဏမပါရှိခဲ့ရခြင်းအကြောင်းအရင်းကို ၁၁-၁၂-၂၀၁၉ ရက်နေ့ ဒုတိယအယူခံမှုရုံးချိန်းတွင် အခွန်အယူခံခံအဖွဲ့မှမေးမြန်းချက်ကိုလည်း ဖြေကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ကြေညာလွှာတွင် ရောင်းရငွေနှစ်မျိုးကို ခွဲခြားမဖော်ပြမိခဲ့ခြင်းဖြစ်ပြီး၊ စာရင်းမဖော်ပြခဲ့ခြင်းမဟုတ်ပါကြောင်း၊ အယူခံကုမ္ပဏီသည် ပြင်ပသွင်းကုန်အစားထိုးကုန်စည်ဖြစ်သည့် ဆပ်ပြာနှင့်ဆက်စပ်ပစ္စည်းများကို ထုတ်လုပ် နေသော (SME) ကုမ္ပဏီတစ်ခုဖြစ်ပြီး Myanmar Young Entrepreneurs Association တွင် ပါဝင်သော ကုမ္ပဏီလည်းဖြစ်ပါကြောင်း၊ အယူခံကုမ္ပဏီသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှလွဲ၍ ကျန်နှစ်များတွင် အရှုံးနှင့် ရင်ဆိုင်နေရသော ကုမ္ပဏီဖြစ်ပါကြောင်း၊ ထို့အပြင် ကုမ္ပဏီ၏ မတည်ရင်းနှီးငွေနှင့် အရောင်းပမာဏသည် အခွန်ထမ်းကြီးများစာရင်းတွင် ပါဝင်နိုင်သည့် အခြေအနေမရှိသော်လည်း အခွန်စနစ်ပြုပြင်ပြောင်းလဲနေသော ကာလ (Tax Reform ကာလ) ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဌာနမှ အမှန်စာရင်းတင်ပြပါက အရှုံးတိုင်း လက်ခံပေးမည်ဆိုခြင်းကို ယုံကြည်သောကြောင့်လည်းကောင်း၊ မိမိတို့သဘောဆန္ဒအလျောက် LTO သို့ ပြောင်းရွှေ့အစစ်ဆေးခံခဲ့ခြင်းဖြစ်ပါကြောင်း၊ CCTO မှ အယူခံကုမ္ပဏီအား ကုမ္ပဏီအုပ်စုအနေဖြင့် LTO သို့သွားလိုလျှင် စာရင်းပေးရန် အကြောင်းကြားခဲ့သည်ကို ဌာနမှအသိဆုံးဖြစ်ပါကြောင်း၊ အယူခံကုမ္ပဏီ သည် အချင်းဖြစ် ဘဏ္ဍာနှစ် ၂၀၁၄-၂၀၁၅ မတိုင်မီ အခြေအနေများအရ Paid up capital, Sale turnover နှစ်စဉ် ထမ်းဆောင်ရသည့် အခွန်ပမာဏတို့ကိုကြည့်လျှင် အယူခံကုမ္ပဏီသည် LTO သို့ရောက်ရှိရန် အကြောင်းမရှိပါကြောင်း၊ ဌာနအနေဖြင့် LTO သို့ ကုမ္ပဏီသည် LTO စံနှုန်းအတွင်း ဝင်/မဝင် သိရှိနိုင်ပါ ကြောင်း၊ Myanmar Consumer Enterprise Limited သည် အမှတ်စဉ် (၂၃၉) တွင် ပါရှိသောကြောင့် အခွန်ထမ်းကုမ္ပဏီသည် မိမိသဘောဆန္ဒအလျောက် LTO သို့ ပြောင်းရွှေ့လာခြင်းမဟုတ်ဘဲ ကုမ္ပဏီများ ဆိုင်ရာအခွန်ရုံးမှ လွှဲပြောင်းရယူသည့် အချိန်ကတည်းကပင် ပါဝင်လာသည့်ကုမ္ပဏီဖြစ်သည်ဟု ဖော်ပြ ထားခြင်းမှာ ရုံးလုပ်ထုံးလုပ်နည်းအရ စာအဝင်အထွက်ရှိ၍ စာအမှတ်ဖြင့် ထွက်ပေါ်ခြင်းကို အယူခံကုမ္ပဏီအား

မရိုးဖြောင့်သည့် သဘောဖော်ပြထားပါကြောင်း၊ သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် အယူခံကုမ္ပဏီအနေဖြင့် ယှဉ်ပြိုင်ရသည့် ကုမ္ပဏီများစွာ ရှိနေသည်ဖြစ်ရာ အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ရသည့်အတွက် သွင်းကုန် လိုင်စင်ရရှိရန် ကြန့်ကြာခဲ့ပါက အချိန်နှင့်တစ်ပြေးညီ ပစ္စည်းမထုတ်နိုင်သောကြောင့် ဈေးကွက်ရှယ်ယာများ လျော့နည်းသွားပြီး မူလအရှုံးပေါ်နေသည့်လုပ်ငန်းကို ဆက်လက်ရပ်တည်နိုင်စွမ်း မရှိတော့သည့်အခြေအနေသို့ ရောက်ရှိသွားနိုင်သဖြင့် အများနည်းတူ လျှောက်ထားရခြင်းမှာလည်း အမှန်ပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးတစ်ရပ်ဖြစ်သော သွင်းကုန်လိုင်စင်လောကတွင် လက်ရှိဖြစ်ပျက်နေသော အခြေအနေကို ဆင်ခြင်တုံ တရားဖြင့် မဆုံးဖြတ်၍ ယခုကဲ့သို့ မယုံနိုင်စရာ အကြမ်းအမြတ် (GP) ၇၅ ရာခိုင်နှုန်း ဖြစ်ပေါ်လာရခြင်း ဖြစ်ပါကြောင်း၊ အယူခံကုမ္ပဏီထံပေးပို့သော ကုန်သွယ်ရေးဦးစီးဌာန၏ ၈-၈-၂၀၁၉ ရက်စွဲပါ သတိပေး အကြောင်းကြားစာတွင် “ဗိုကုန်သွင်းကုန် လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်ပစ္စည်းစာရင်း ထုတ်ပြန် ထားပြီး လိုင်စင်လျှောက်ထားလာပါက ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ဈေးနှုန်းသတ်မှတ်ပေးခြင်းမရှိဘဲ” ဟု ဖော်ပြထားသော်လည်း ၎င်းဌာန၏ အင်တာနက်စာမျက်နှာတွင် အချင်းဖြစ်ဘဏ္ဍာနှစ် ၂၀၁၄-၂၀၁၅ ၏ ကားဈေးနှုန်းများ ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ကုန်သွယ်ရေးဦးစီးဌာနမှ ပြန်ကြားစာတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကာလအတွင်း ဈေးနှုန်းနှင့်ပတ်သက်၍ အမိန့်ညွှန်ကြားချက်သီးခြားသတ်မှတ် ထုတ်ပြန်ဆောင်ရွက်ခြင်းမရှိဘဲ အနီးစပ်ဆုံး ဈေးနှုန်းတစ်ခုအား တစ်ပြေးညီ အခွန်ပေးဆောင်နိုင်ရေး အတွက် သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် လိုင်စင်ဈေးနှုန်း သတ်မှတ်ခြင်းမရှိကြောင်း ဖော်ပြ ထားခြင်းမှာ အင်တာနက်စာမျက်နှာနှင့် ဆန့်ကျင်ဘက်ဖြစ်နေပါကြောင်း၊ အယူခံကုမ္ပဏီထံ အခွန်စာရင်းစစ် အဖွဲ့မှ လာရောက်စစ်ဆေးပြီးကာလနောက်ပိုင်းတွင် အယူခံကုမ္ပဏီနှင့် Capital Diamond Star Group Limited ကုမ္ပဏီအုပ်စုတူ ကုမ္ပဏီများသို့ပြည်တွင်းအခွန်များဦးစီးဌာနမှ ပေးပို့သော အကြောင်းကြားစာတို့တွင် အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သောစနစ် SAS ကို စတင်ကျင့်သုံးသည့် ပထမဆုံးနှစ်ဖြစ်သည့်အတွက် ပြန်လည်ပြင်ဆင်ခြင်း သို့မဟုတ် တရားဥပဒေအရ အရေးယူခြင်းတို့ကို ပြုလုပ်မည်မဟုတ်ကြောင်း ဖော်ပြ ထားသည်ကို အယူခံရုံးတော်သို့ တင်ပြပြီးဖြစ်ပါကြောင်း၊ အဆိုပါကိစ္စအား ဌာနမှ အကြောင်းပြချက်ပေးရာ၌ အယူခံကုမ္ပဏီအား စာရင်းစစ်ဆေးမှု ပြုလုပ်မည့်ကုမ္ပဏီတွင် ရွေးချယ်ထားရာ အခွန်ထမ်းကုမ္ပဏီများအတွက် အခွန်ဆိုင်ရာကိစ္စရပ်များအား အသိပေးအကြောင်းကြားစာပေးပို့သည့်ကာလတွင် ကုမ္ပဏီသည် စာရင်း စစ်ဆေးနေဆဲကာလဖြစ်ပြီး၊ စာရင်းစစ်ဆေးမှုဆောင်ရွက်နေသည့် ကုမ္ပဏီများအားလုံးကို အဆိုပါစာပို့ခဲ့ ခြင်းမပြုလုပ်ခဲ့ဟုဆိုထားပါကြောင်း၊ ထိုကဲ့သို့အကြောင်းပြချက်ဖြင့် အယူခံကုမ္ပဏီအား ဒဏ်တပ်ရိုက်ခြင်းသည် တရားမျှတမှုမရှိပါကြောင်း၊ အခွန်အယူခံခံအဖွဲ့ ဥပဒေပုဒ်မ ၃ (ဂ) တွင် နိုင်ငံသားနှင့် အခွန်ထမ်းတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်များကို ပေးဆောင်ရာ၌ တန်းတူညီမျှမှုနှင့် တရားမျှတမှုအခွင့်အရေး ရရှိစေရမည်ဟု ဖော်ပြထားသော်လည်း အယူခံကုမ္ပဏီကို ကြေညာလွှာပြင်ဆင်ရန် အခွင့်အရေးမပေးခဲ့ဘဲ အခြားကုမ္ပဏီများကိုသာ အခွင့်အရေးပေးခဲ့ခြင်းသည် ဥပဒေအရ တရားမျှတမှုလုံးဝမရှိသကဲ့သို့ အခွန်ထမ်းတိုင်း အတွက်လည်း တန်းတူညီမျှ အခွင့်အရေးပေးရန် လိုအပ်ပါကြောင်း၊ အကောက်ခွန်ဦးစီးဌာနအနေဖြင့် အယူခံကုမ္ပဏီအား အကောက်ခွန် ပြန်လည်ထမ်းဆောင်ရန် လမ်းညွှန်မှုပြုနိုင်ပါလျက် ညွှန်ကြားချက် မထုတ်ပြန်ဘဲ ID Form တွင် ပါရှိသောစရိတ်ကိုသာ လက်ခံခဲ့သဖြင့် ယခုကဲ့သို့ မဖြစ်နိုင်သော အကြမ်းအမြတ် ၇၅ ရာခိုင်နှုန်းဖြင့် မိမိကုမ္ပဏီအား မမျှတသောအခွန်ကို စည်းကြပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သွင်းကုန် တင်သွင်းမှုတန်ဖိုး (Importation Cost) တွင် အခွန်ထမ်းကုမ္ပဏီတင်ပြသောစာရင်းကို ဌာနမှ ရေးသွင်းရာ၌ စာရင်းကွာနေခြင်းအား အယူခံအခွန်ထမ်းကုမ္ပဏီမှ တွေ့မြင်၍ ပြင်ဆင်ခဲ့သော်လည်း ပြင်မပေးခဲ့ပါကြောင်း၊ အခွန်စာရင်းစစ်ဆေးရေးအဖွဲ့မှ တောင်းခံလွှာအမှတ် (၇၇၇-၄) အား တောင်းခံခဲ့သည်ကို အယူခံကုမ္ပဏီမှ ပြည့်စုံစွာတင်ပြခဲ့သော်လည်း မည်သည့်စာရွက်စာတမ်း အထောက်အထားကိုမှ လိုအပ်ချက်ရှိသည်ဟူ၍ လည်းကောင်း၊ မစုံလင်ဟူ၍လည်းကောင်း ထပ်မံအကြောင်းကြားခြင်း၊ ပြောဆိုခြင်း၊ တောင်းယူခဲ့ခြင်းများ မရှိပါလျက် ဌာနမှ အထောက်အထားများ စုံလင်စွာမတင်ပြနိုင်ဟု သုံးသပ်ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်

မဟုတ်ပါကြောင်း၊ အခွန်ထမ်းကုမ္ပဏီသည် ပထမအယူခံမှုတွင် သွင်းကုန်ကြေညာလွှာ (၄၁) စုံလုံးတွင် ပါဝင်သော Bill of Lading (BL)၊ Sale Contract၊ Import Declaration (ID) Form များမှာ တစ်ခုနှင့်တစ်ခု တူညီသောဆက်စပ်မှုများရှိနေကြောင်း အထောက်အထားမိတ္တူများကို ကြည့်ရှုလျှင် သိရှိနိုင်မည် ဖြစ်ပါကြောင်း၊ သွင်းကုန်ကြေညာလွှာများကိုကြည့်လျှင် Sale Contract ၏ CIF မှာ ကမ္ဘာ့ပေါက်ဈေးနှင့်အနီးစပ်ဆုံးရှိသော်လည်း Import Declaration ၏ CIF မှာ ကမ္ဘာ့ပေါက်ဈေးနှင့် များစွာကွာဟလျက် ရှိနေသည်ကိုတွေ့မြင်နိုင်ပါကြောင်း၊ အယူခံအခွန်ထမ်းသည် သွင်းကုန်အရောင်းနှင့်စပ်လျဉ်း၍ စာရင်းမဖော်ပြခြင်းမဟုတ်ပါကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းရောင်းကုန်တန်ဖိုးမှာ နှစ်ချုပ်ကုန်ရောင်းကြေညာလွှာတွင် ပါဝင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့ပြင်ဆင်ထားသော ကြေညာလွှာပါရောင်းရငွေသည် ကနဦးတင်ပြခဲ့သော ကြေညာလွှာပါ ရောင်းချငွေနှင့် အဆမတန် ပိုမိုနေသည်ကိုကြည့်ခြင်းဖြင့် သွင်းကုန်ရောင်းရငွေကို ထိမ်ချန်ခြင်းမဟုတ်သည်မှာ ထင်ရှားပါကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၂ (က) (၁) တွင် “မည်သူမဆို အခွန်လွတ်ကင်းစေရန် တိမ်းရှောင်ကြောင်း သို့မဟုတ် အခွန်လျော့နည်းစေရန် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေတို့နှင့်စပ်လျဉ်းသည့် အချက်အလက်များကို ထိမ်ချန်ကြောင်းတွေ့ရှိလျှင် ထိုသူအား သတ်မှတ်သည့်အချိန်အတွင်းတွင် အပြည့်အစုံ ထုတ်ဖော်ခွင့်ပေးရမည်” ဟု ပြဋ္ဌာန်းပါရှိသော်လည်း ပြည်တွင်းအခွန်များဦးစီးဌာနမှ အယူခံအခွန်ထမ်းအား ထုတ်ဖော်ရန် အခွင့်အရေးလုံးဝမပေးခဲ့ခြင်းသည် ဥပဒေပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆုံးဖြတ်ထားကြောင်း ထင်ရှားပါကြောင်း၊ ထို့အပြင် အယူခံအခွန်ထမ်းအား သွင်းကုန်အရောင်းအတွက် ကုန်သွယ်မှုလုပ်ငန်းခွန် ထိမ်ချန်သည်ဟု စွပ်စွဲလိုလျှင် ကုန်သွယ်မှုခွန်စည်းမျဉ်း- ၅၅ (ခ) ၏ ပြဋ္ဌာန်းချက်အတိုင်း ပုံစံအမှတ် ပတခ (ကသခ) - ၂၃ ဖြင့် စွပ်စွဲရမည် ဖြစ်သော်လည်း အခွန်ထမ်းအား မည်သည့်အခါကမှ ထိမ်ချန်ကြောင်း စွပ်စွဲဖူးခြင်းလုံးဝမရှိခဲ့ဘဲ၊ ထုတ်ဖော်ရန်လည်း အကြောင်းကြားခဲ့ခြင်းမရှိဘဲ တစ်ဖက်သတ်ဆုံးဖြတ်ခြင်းသည် ဥပဒေနှင့်ညီညွတ်စွာ ဆုံးဖြတ်ထားခြင်းမဟုတ်ကြောင်း ထင်ရှားစွာတွေ့မြင်နိုင်ပါကြောင်း၊ သို့ပါ၍ ပထမအယူခံအမိန့်၏ အယူခံအခွန်ထမ်းအပေါ် ချမှတ်ထားသော ကုန်သွယ်မှုခွန်နှင့် တပ်ရိုက်ထားသောဒဏ်ငွေကို ပယ်ဖျက်ပေးပါရန် လျှောက်ထားပါသည်။

အခွန်အယူခံခုံအဖွဲ့သည် နှစ်ဖက်ပုဂ္ဂိုလ်များ၏ လျှောက်လဲတင်ပြချက်များကို ဒုတိယအကြိမ်အဖြစ် ၃-၆-၂၀၂၁ ရက်နေ့တွင် လက်ခံကြားနာခဲ့ရာ လျှောက်ထားခံရသူကိုယ်စား ဌာနဆိုင်ရာ ကိုယ်စားလှယ်ဦးကျော်လွင်ဦးမှ ချေပလျှောက်လဲရာ၌ အခွန်ထမ်းသည် Capital Consumer Limited အမည်ဖြင့် ၁၂-၉-၁၉၉၇ ခုနှစ်တွင် မှတ်ပုံတင်ထားပါကြောင်း၊ ၁၆-၈-၂၀၁၃ ရက်နေ့တွင် ယင်းအမည်ပင် ကုမ္ပဏီသက်တမ်းတိုးခွင့် ပြုထားပါကြောင်း၊ မှတ်ပုံတင်လက်မှတ်၌ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြချက်တွင် Myanmar Consumer Enterprise Limited အမည်မှ Capital Consumer Limited အမည်သို့ ၂၂-၁-၂၀၁၅ ရက်နေ့တွင် ပြောင်းလဲသုံးစွဲမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းဖော်ပြချက်အရ အခွန်ထမ်းသည် ၁၉၉၇ ခုနှစ်တွင် Capital Consumer Limited အမည်ဖြင့် စတင်ခဲ့ပြီး Myanmar Consumer Enterprise Limited အမည်သို့ပြောင်းကာ တစ်ဖန် ယင်းအမည်မှ Capital Consumer Limited သို့ အဆင့်ဆင့် ပြောင်းလဲခဲ့ပါကြောင်း၊ Myanmar Consumer Enterprise Limited အမည်မှ Capital Consumer Limited အမည်သို့ပြောင်းလဲခြင်းသာဖြစ်ပြီး လုပ်ငန်းလွှဲပြောင်းခြင်းမဟုတ်ပါကြောင်း၊ အခွန်ထမ်းတင်ပြသည့် လုပ်ငန်းလွှဲပြောင်းခြင်းကြောင့် ဝင်ငွေခွန်ကြေညာလွှာ တင်သွင်းရမည့်အချိန်ထိ လွှဲပြောင်းပေးအပ်သည့် စာရင်းများကို ရှင်းလင်းနိုင်ခြင်းမရှိသည့်အတွက် ယခင် Financial Audit Report အရ ဆက်စပ်နေသည့်စာရင်းဖြင့်သာ ကြေညာလွှာကို တင်သွင်းရခြင်းဖြစ်ကြောင်း အခွန်ထမ်း၏ အကြောင်းပြချက်သည် အကြောင်းပြချက်သက်သက်သာဖြစ်ပါကြောင်း၊ ကုမ္ပဏီမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အဓိကလုပ်ငန်းဖြစ်သော ဆပ်ပြာလုပ်ငန်းကို တူဖြစ်သူ ဦးအောင်မျိုးမြတ်ထံသို့ လုပ်ငန်းနှင့်ဆက်စပ်နေသော မတည်ပစ္စည်းများ

ပေးရန်နှင့်ရရှိရှိသည်များကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တင်ပြ ထားသော်လည်း အခွန်စာရင်းစစ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ လုပ်ငန်းပြောင်းလဲခြင်းမဟုတ်ဘဲ ကုမ္ပဏီအမည်သာ ပြောင်းလဲခြင်းဖြစ်ပါကြောင်း၊ LTO Audit သည် ကုမ္ပဏီသို့ အခွန်စာရင်းစစ်ဆေးမည့် ကနဦးအကြောင်းကြားစာကို ၈-၄-၂၀၁၆ ရက်နေ့တွင် ပေးပို့ခဲ့ရာ ယင်းသို့ ပေးပို့ခဲ့မှုအပေါ် ကုမ္ပဏီမှ ၄-၅-၂၀၁၆ ရက်နေ့ ပြန်ကြားသည့်စာတွင် “Group Company မှ ခွဲထုတ်ပြီး Current Assets များကို စာရင်းလွှဲပြောင်းနေဆဲဖြစ်၍ ကြေညာလွှာတွင် ပြီးပြည့်စုံအောင် မဖြည့်စွက် နိုင်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြပြီး ပြင်ဆင်သည့်ကြေညာလွှာကို တင်သွင်းခွင့်ပြုရန်နှင့် ယင်းကြေညာလွှာအရ စာရင်းစစ်ဆေးခြင်း ဆောင်ရွက် ပေးရန်သာ ပြန်လည်တင်ပြပေးခဲ့ပါကြောင်း၊ မည်သည့်နေ့ရက်တွင် စာရင်း လာရောက် စစ်ဆေးနိုင်ကြောင်း အကြောင်းပြန်ကြားခြင်းမရှိပါကြောင်း၊ အခွန်ထမ်းသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် နှစ်ချုပ်ကြေညာလွှာတင်သွင်းချိန်ကုန်ဆုံးပြီး စာရင်းစစ်ဆေးခြင်းမပြုမီ တစ်နှစ်ခန့်အတွင်း ပြင်ဆင် ကြေညာလွှာ တင်သွင်းရန် ကြိုးစားခြင်းမရှိဘဲ အခွန်စာရင်းစစ်ဆေးမည်ဆိုမှသာ စာရင်းအမှန်ကို စစ်ဆေးတွေ့ရှိမည် ဖြစ်သည့်အတွက် ပြင်ဆင်ကြေညာလွှာတင်သွင်းလိုခြင်းဖြစ်ကြောင်း၊ LTO Audit မှ ၉-၅-၂၀၁၆ ရက်နေ့တွင် ထပ်မံ၍ စာပေးပို့ခဲ့ပါကြောင်း၊ ယင်းစာတွင် ကုမ္ပဏီမှ တွေ့ဆုံမည့်ရက်အား ဤစာရရှိသည့်နေ့ရက်မှ (၃) ရက်အတွင်း စာဖြင့် အကြောင်းကြားရန် နှိုးဆော်စာ ထပ်မံပေးပို့ခဲ့ရာ အခွန်ထမ်းမှ ၁၁-၅-၂၀၁၆ ရက်နေ့တွင် “စာလက်ခံရရှိသည့်ရက်မှာ သင်္ကြန်ရုံးပိတ်ရက် စတင်သောရက် ဖြစ်ခြင်း၊ ဒါရိုက်တာဖြစ်သူ ဦးအောင်မျိုးမြတ်မှာ ဇနီးဖြစ်သူ မီးဖွားရန်အတွက် စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေခြင်း တို့ကြောင့် အကြောင်းပြန်ကြားရန် ကြန့်ကြာခဲ့သည်” ဟု အကြောင်းပြပြီး ဒါရိုက်တာ နိုင်ငံခြားမှ ပြန်လည် ရောက်ရှိပြီး ကူညီဆောင်ရွက်ပေးမည့်ဝန်ထမ်းများ အချိန်ပိုပေးနိုင်မည့် လချုပ်ပြီးစီးသည့် ၁၄-၆-၂၀၁၆ ရက်နေ့တွင်သာ စတင်ရန် နှစ်ဦးနှစ်ဖက် တွေ့ဆုံခွင့်ပြုရန် ပြန်ကြားလာသည့်အတွက် LTO Audit မှ ၁၉-၅-၂၀၁၆ ရက်နေ့ ရက်စွဲပါစာဖြင့် အခွန်စာရင်းစစ်ဆေးခြင်းကို ဆောင်ရွက်နိုင်ရန် ၂၃-၅-၂၀၁၆ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် လာရောက်မည်ဖြစ်ကြောင်း ပေးပို့ခဲ့ပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) တွင် “မည်သူမဆို အခွန် လွတ်ကင်းစေရန် တိမ်းရှောင်ကြောင်း သို့မဟုတ် အခွန်လျော့နည်းစေရန် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေတို့နှင့်စပ်လျဉ်းသည့် အချက်အလက်များကို ထိမ်ချန်ကြောင်း တွေ့ရှိလျှင် ထိုသူအား သတ်မှတ်သည့်အချိန်အတွင်းတွင် အပြည့်အစုံထုတ်ဖော်ခွင့် ပေးရမည်” ဟူ၍လည်းကောင်း၊ ပုဒ်မခွဲငယ် (၂) တွင် “ထိုသူသည် ခွင့်ပြုထားသောကာလအတွင်း အပြည့်အစုံ ထုတ်ဖော်ခဲ့လျှင် ယင်းကပေးဆောင်ရမည့်အခွန်အပြင် တိမ်းရှောင်သည့်အခွန်၏ သို့မဟုတ် ထိမ်ချန်ခြင်း ကြောင့် ပိုမိုကျသင့်သည့်အခွန်၏ တစ်ဆနှင့်ညီမျှသော ဒဏ်ငွေပါပေးဆောင်ရမည်” ဟူ၍ လည်းကောင်း၊ ပုဒ်မခွဲငယ် (၃) တွင် “ ထိုသူသည် ခွင့်ပြုထားသည့်ကာလ အတွင်း ထုတ်ဖော်ရန်ပျက်ကွက်လျှင် သို့မဟုတ် တိမ်းရှောင်ထိမ်ချန်ခဲ့သည့် ရောင်းချငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေထက် လျော့နည်းထုတ်ဖော်လျှင် ပုဒ်မခွဲငယ် (၂) ပါ အတိုင်း အခွန်နှင့်ဒဏ်ငွေနှစ်ရပ်စလုံး ပေးဆောင်ရမည့် အပြင် တရားစွဲဆိုခြင်းလည်းခံရမည် တရားစွဲဆို၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်” ဟူ၍လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ခ) တွင် “မည်သူမဆို လိမ်လည်လှည့်ဖြား လိုသော ရည်ရွယ်ချက်ဖြင့် မိမိရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေများနှင့်စပ်လျဉ်းသည့် မမှန်မကန်သော ကြေညာလွှာကို တမင်သက်သက် ပေးပို့ကြောင်း၊ မမှန်မကန်သော သို့မဟုတ် မမှန်မကန်ဟု မိမိသိရှိယုံကြည်သော စာရင်းစာအုပ်၊ စာရင်း ရှင်းတမ်းများကို တင်ပြကြောင်းတွေ့ရှိလျှင် ကျသင့်သည့်အခွန်၏ တစ်ဆနှင့်ညီမျှသော ဒဏ်ငွေကိုပါ ပေးဆောင်ရမည့်အပြင် တရားစွဲဆိုခြင်းလည်းခံရမည်။ တရားစွဲဆို၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေချမှတ်ခြင်းခံရမည်” ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း၊ ကုမ္ပဏီသည် ၂၀၁၄-၂၀၁၅

ဘဏ္ဍာရေးနှစ်အတွက် ကြေညာလွှာတင်သွင်းရာတွင် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၇ အရ ကုန်သွယ်လုပ်ငန်းခွန်နှုန်းထား ၂ ရာခိုင်နှုန်းဖြင့်သာ ထုတ်လုပ် အရောင်းအတွက် ကြေညာလွှာကို တင်ပြခဲ့ပြီး ပြည်ပမှ တင်သွင်းရောင်းချသော သွင်းကုန်အရောင်းအတွက် ၅ ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည့်ပမာဏကို တင်ပြထားခြင်းမရှိပါကြောင်း၊ ကုမ္ပဏီ၏ ကြေညာလွှာတွင် တင်ပြထားသည့် ပမာဏသည် ကျပ် ၇၄၄,၁၁၅,၀၀၀/- ဖြစ်၍ စာရင်းစစ်ဆေးမှုအရ ပမာဏသည် ကျပ် ၃,၆၂၉,၇၈၂,၉၂၁/- ဖြစ်ကြောင်းတွေ့ရှိရပြီး ရောင်းရငွေ အမျိုးအစားနှစ်မျိုးဖြစ်သော သွင်းကုန်ရောင်းနှင့် ထုတ်လုပ်ရောင်းတို့အနက် ကြေညာလွှာတွင် ထုတ်လုပ်ရောင်း တစ်မျိုးကိုသာ ဖော်ပြထားရာ သွင်းကုန်ရောင်းကို ထိမ်ချန်၍ ဖော်ပြ ထားခြင်းဖြစ်သည့်အတွက် ဒဏ်တပ်ရိုက်ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ (က) အရ ဝင်ငွေထိမ်ချန်ခြင်းကြောင့် ပိုမိုကျသင့် ပမာဏအပေါ် ဒဏ်တပ်ရိုက်ခြင်းကို အတည်ပြုခဲ့သော အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၏ အယူခံအမိန့်သည် ဥပဒေနှင့်အညီ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်မှာ မြင်သာပါကြောင်း၊ အမှန်စာရင်းတင်ပြခဲ့ခြင်း မဟုတ်ကြောင်း သာဓကအနေဖြင့် သွင်းကုန်ပါမစ်နှင့် သွင်းကုန် ကြေညာလွှာတို့တွင် သွင်းကုန်ဈေးနှုန်း အမှန်ဖော်ပြခြင်း မရှိခဲ့သည့်ကိစ္စကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသို့ ၂၃-၇-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၁၆(၆) /ဥစ-၁/ပတခ/၂၀၁၉ (၈၁၈၇) ဖြင့်လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနသို့ ၃၁-၇-၂၀၁၉ ရက်စွဲပါ စာအမှတ်၊ ၁၆(၆) /ဥစ-၁/ပတခ/ ၂၀၁၉ (၈၅၀၉) ဖြင့်လည်းကောင်း ထိုအချိန်က ကျင့်သုံးခဲ့သည့် သွင်းကုန်လိုင်စင်ဈေးနှုန်းသတ်မှတ်ခြင်း/ အကောက်ခွန်ဆိုင်ရာ တန်ဖိုးသတ်မှတ်ခြင်း လုပ်ထုံးလုပ်နည်းများကို မေးမြန်းခဲ့ရာ ကုန်သွယ်ရေးဦးစီးဌာနမှ ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကုမ္ပဏီလုပ်ငန်းရှင်များမှ ကုန်ပစ္စည်းတင်သွင်းရန် လျှောက်ထားလာပါက Invoice, Sale Contract ဈေးနှုန်းနှင့် ပတ်သက်၍ အနီးစပ်ဆုံးမှန်ကန်စေရန်နှင့် အခွန်တိမ်းရှောင်မှု မရှိစေရေးအတွက် အချက် (၃) ချက်ဖြင့် စိစစ်ခွင့်ပြုဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဈေးနှုန်းစိစစ်ရာတွင် ဈေးနှုန်းလျော့နည်းမှုများကို မှန်ကန်သည့် ဈေးနှုန်းသို့ အနီးစပ်ဆုံးရောက်ရှိရေးအတွက် တိုးမြှင့်သတ်မှတ်ခြင်း မျိုးသာရှိခဲ့ရာ ယခု Capital Consumer Limited ၏ ဈေးနှုန်းကြီးမြင့်၍ တင်သွင်းခွင့်မပြုသောကြောင့် သွင်းကုန်လိုင်စင်ဈေးနှုန်းအား လျှော့ချတင်သွင်း ရခြင်းဟု ဖော်ပြထားခြင်းမှာ ဆန့်ကျင်ဘက်ဖြစ်နေပါကြောင်း၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်ကာလအတွင်း ဈေးနှုန်းနှင့်ပတ်သက်၍ အမိန့်ညွှန်ကြားချက် သီးခြားသတ်မှတ်ထုတ်ပြန်ဆောင်ရွက်ခြင်းမရှိဘဲ အထက်ဖော်ပြပါအချက်များဖြင့် စိစစ်၍ အနီးစပ်ဆုံးဈေးနှုန်းတစ်ခုအား တစ်ပြေးညီ အခွန်ပေးဆောင်နိုင်ရန်အတွက် သတ်မှတ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် လိုင်စင်ဈေးနှုန်းသတ်မှတ်ခြင်းမရှိပါကြောင်း၊ Capital Consumer Limited အနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနသို့ အယူခံမှုလျှောက်ထားရာတွင် “သွင်းကုန်မူဝါဒအရ ကန့်သတ်ကုန်များ တင်သွင်းလျှင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသောဈေးနှုန်းကိုသာ ဖော်ပြရသည့်အတွက် ဈေးနှုန်းကြီးမြင့်လျှင် တင်သွင်းခွင့် မပြုသောကြောင့် သွင်းကုန်လိုင်စင်တွင် ဈေးနှုန်း လျှော့ချတင်သွင်းခဲ့ရသဖြင့် Import Declaration ပါ ဈေးနှုန်းနှင့် အမှန်ပေးချေရမည့်ဈေးနှုန်းတို့မှာ ကွာဟမှုရှိခဲ့ပါသည်” ဟု ရှင်းလင်းဖော်ပြထားခြင်းသည် ကုန်သွယ်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိသည်များကို ဖော်ပြထားကြောင်းတွေ့ရှိရ၍ နောက်နောင် အလားတူကိစ္စမျိုး ဆောင်ရွက်ခြင်းမပြုရန် ကုန်သွယ်ရေးဦးစီးဌာနမှ သတိပေးအကြောင်းကြားစာကို ထုတ်ဆင့်ထားပါကြောင်း၊ အကောက်ခွန်ဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကာလအတွင်း အကောက်ခွန် တန်ဖိုးသတ်မှတ်ခြင်းနှင့်ပတ်သက်၍ ပင်လယ်ရေကြောင်း အကောက်ခွန် အက်ဥပဒေပုဒ်မ ၂၉ ပါ ပြဋ္ဌာန်းချက်အရ ကုန်ပစ္စည်းပိုင်ရှင်သည် သွင်းကုန်စာရင်း Import Declaration တွင် ကုန်ပစ္စည်းတန်ဖိုးအမှန်ကို ဖော်ပြပေးရန်တာဝန်ရှိပြီး၊ အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၃၀ ပြဋ္ဌာန်းချက်အရ အကောက်ခွန်တန်ဖိုးသတ်မှတ်ခြင်းနှင့်ပတ်သက်၍ အမှန်တန်ဖိုးရရှိရန် နည်းလမ်း

(၂) မျိုးဖြင့် စိစစ်၍ သွင်းကုန်လိုင်စင်ပါ တန်ဖိုးတို့နှင့်နှိုင်းယှဉ်ကာ များရာတန်ဖိုးဖြင့် စည်းကြပ်ပါကြောင်း၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ စာရင်းစစ်ဆေးမှုပြုလုပ်မည့် ကုမ္ပဏီများအား ရွေးချယ်ခဲ့ပြီး Capital Consumer Ltd သည် အဆိုပါ ရွေးချယ်ထားသည့် စာရင်းတွင်ပါဝင်ရာ “အခွန်ထမ်းကုမ္ပဏီများအတွက် အခွန်ဆိုင်ရာကိစ္စရပ်များအား အသိပေးအကြောင်းကြားစာ” ပေးပို့သည့်ကာလတွင် ကုမ္ပဏီသည် စာရင်းစစ်ဆေးနေဆဲ ကာလဖြစ်ပါကြောင်း၊ အခွန်ထမ်းက အဆိုပါစာနှင့်ပတ်သက်၍ အခြားကုမ္ပဏီများနည်းတူ အခွင့်အရေးမရရှိခဲ့ဟုဆိုရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ထမ်းများသို့ ပေးပို့ခဲ့သည့် အဆိုပါ စာသည် ၇-၃-၂၀၁၇ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းကာလတွင် LTO Audit မှ ၁၉-၅-၂၀၁၆ ရက်နေ့တွင် ပေးပို့ခဲ့သည့် စာရင်းစစ်ဆေးမည့်ရက် သတ်မှတ်ခြင်းစာအရ ၂၃-၅-၂၀၁၆ ရက်နေ့တွင် ကုမ္ပဏီအား စတင်စာရင်းစစ်ဆေးခဲ့ခြင်းဖြစ်သည့်အတွက် စာရင်းစစ်ဆေးမှု စတင်ဆောင်ရွက်နေပြီးဖြစ်ပါကြောင်း၊ အခွန်ထမ်းအနေဖြင့် ပြင်ဆင်ကြေညာလွှာတင်သွင်းရန် အချိန် (၁) နှစ်ခန့်ရရှိသည်ကို ပြန်လည်ပြင်ဆင်ရန် ထိုက်သင့်သော လုံ့လစိုက်ထုတ်မှု မရှိခြင်း၊ စစ်ဆေးရန် အကြောင်းကြားစာပေးပို့သည့် အချိန်မှသာ ပြင်ဆင်ကြေညာလွှာတင်သွင်းရန် ကြိုးပမ်းခဲ့ခြင်း၊ LTO Audit မှ ၈-၄-၂၀၁၆၊ ၉-၅-၂၀၁၆ နှင့် ၁၉-၅-၂၀၁၆ ရက်နေ့တို့တွင် အခွန်ထမ်းထံ အကြောင်းကြားစာ (၃) ကြိမ်ပေးပို့ခဲ့ပြီး အဆိုပါစာရင်းစစ်ဆေးမည့် အကြောင်းကြားစာများ ပေးပို့သည့်အချိန်မှသာ ပြင်ဆင်ကြေညာလွှာတင်သွင်းရန် ကြိုးစားခဲ့ခြင်း၊ ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၇ အရ စက်မှုဇုန်အခွင့်အရေးများကိုအသုံးပြု၍ ကြေညာလွှာတင်သွင်းခဲ့ခြင်း၊ ကြေညာလွှာတင်သွင်းကုန်အရောင်းကိုချန်လှပ်၍ ထုတ်လုပ်အရောင်း တစ်မျိုးတည်းကိုသာ ထည့်သွင်းဖော်ပြခဲ့ပြီး၊ သွင်းကုန်အရောင်းနှင့်ပတ်သက်၍ ထိမ်ချန်ခဲ့ခြင်းမှာ ရောင်းရငွေကို ထိမ်ချန်ရန်အတွက် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါကြောင်း၊ ၎င်းတို့တင်ပြသကဲ့သို့ စာရင်းရှင်းလင်းမှုမပြီးသေးပါက မိမိဆောင်ရွက်ခဲ့သော သွင်းကုန်အရောင်းကို မည်သည့်ပမာဏဖြစ်စေ ကြေညာလွှာတွင် ထည့်သွင်းဖော်ပြသင့်ပါကြောင်း၊ အချင်းဖြစ်ကိစ္စတွင် သွင်းကုန်အရောင်းတစ်ခုလုံးမတင်ပြဘဲ ထိမ်ချန်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) တွင် အခွန်ထမ်းအား သတ်မှတ်အချိန်အတွင်းတွင် အပြည့်အစုံထုတ်ဖော်ခွင့်ပေးရမည်ဟု ပြဋ္ဌာန်းထားရာ အဆိုပါပြဋ္ဌာန်းချက်အရ သတ်မှတ်ထားသည့်ပုံစံဖြင့် အကြောင်းကြားစာပေးပို့ခြင်းမရှိသော်လည်း အခွန်ထမ်းတင်ပြသည့် အချက်အလက်များအရ ပြင်ပစာရင်းစစ်များ စစ်ဆေးထားသည့် ဘဏ္ဍာရေးရှင်းတမ်းကို အကြိမ်ကြိမ်တောင်းခံခဲ့ပြီး ရရှိခဲ့သည့် အချက်အလက်များကိုအခြေပြု၍ စစ်ဆေးတွေ့ရှိချက်များအပေါ် အခွန်ထမ်းကုမ္ပဏီနှင့် အပြန်အလှန် စာရင်းကိုက်ညီခြင်းများ ပြုလုပ်ပြီးမှသာ သွင်းကုန်အရောင်း ထိမ်ချန်မှုကို ဖော်ထုတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့ပါ၍ အဆိုပါဆောင်ရွက်ချက်သည် အခွန်ထမ်းအား ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ အပြည့်အစုံ ထုတ်ဖော်ပေးခြင်းမှာ မြင်သာပါကြောင်း၊ ထို့အပြင် အခွန်ထမ်းကိုယ်တိုင် တင်ပြထားသည့် ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာတွင် “ကြေညာလွှာပါ အချက်အလက်များသည် ၎င်းသိရှိယုံကြည်သမျှ မှန်ကန်ပြည့်စုံပါကြောင်း” ကုမ္ပဏီ၏ သက်ဆိုင်ရာတာဝန်ရှိသူမှ ဝန်ခံလက်မှတ်ရေးထိုးထားသော်လည်း အခွန်ထမ်း၏ထိမ်ချန်မှုနှင့်ပတ်သက်၍ LTO Audit မှ စာရင်းစစ်ဆေးသည့်အခါမှသာ သွင်းကုန်အရောင်းကိုချန်လှပ်ခဲ့ပြီး ထုတ်လုပ်အရောင်းတစ်မျိုးတည်းကိုသာ ကြေညာလွှာတင်သွင်းခြင်းကို စစ်ဆေးတွေ့ရှိရသည့်အတွက် ယင်းအချက်ကို ထောက်ရှုပါက အခွန်ထမ်းအနေဖြင့် အခွန်ကို တိမ်းရှောင်ခြင်း သို့မဟုတ် အခွန်ကိုလျော့နည်းစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်း ဖြစ်သည်မှာ မြင်သာပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၂ (က) (၂) အရ ထိုသူသည် ခွင့်ပြုထားသည့်ကာလအတွင်း အပြည့်အစုံထုတ်ဖော်ခဲ့လျှင် ယင်းကပေးဆောင်ရမည့်အခွန်အပြင် တိမ်းရှောင်သည့် အခွန်၏ သို့မဟုတ် ထိမ်ချန်ခြင်းကြောင့် ပိုမိုကျသင့်သည့်အခွန်၏ တစ်ဆနှင့်ညီမျှသော ဒဏ်ငွေကိုပါ ပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် အခွန်ထမ်းက အပြည့်အစုံထုတ်ဖော်ခဲ့သည့်တိုင် ဒဏ်ငွေထိုက်သင့်မည်ပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အထက်တွင် ရှင်းလင်းဖော်ပြချက်များအရ အယူခံတရားလိုသည်

စည်းကြပ်ဆောင်ရွက်စဉ်ကာလတွင် အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့် SAS စနစ်အရ ကုန်သွယ် လုပ်ငန်းခွင် နှစ်ချုပ်ကြေညာလွှာတင်သွင်းခဲ့ရာတွင် သွင်းကုန်ရောင်းရငွေပမာဏကို ဖော်ပြမှုမရှိခဲ့ခြင်းနှင့် စပ်လျဉ်း၍ မူလကြေညာလွှာတင်သွင်းပြီး တစ်နှစ်ခန့်အချိန်ကာလအတွင်း ပြင်ဆင်သည့်ကြေညာလွှာကို တင်သွင်းရန် လုံ့လပြုအားထုတ်ခဲ့ခြင်းမရှိဘဲ စာရင်းစစ်ဆေးရန် အကြောင်းကြားသည့်အချိန်မှသာ ပြင်ဆင်သည့်ကြေညာလွှာကို တင်သွင်းခွင့်ပြုရန် တင်ပြခဲ့ခြင်း၊ ပြင်ပစာရင်းစစ်များ စစ်ဆေးထားသည့် ကုမ္ပဏီနှစ်ချုပ်စာရင်းကို စာရင်းစစ်ဆေးဆဲကာလအတွင်း အကြိမ်ကြိမ်တောင်းခံမှသာ ပေးအပ်ခဲ့သဖြင့် စာရင်းစစ်ဆေးရန် အကြောင်းကြားစာပေးပို့သည့်အချိန်တွင် ပြင်ဆင်သည့် ကြေညာလွှာကို တင်သွင်းခွင့်ပြုရန် တင်ပြခဲ့ခြင်းသည် စာရင်းစစ်ဆေးပါက ကုမ္ပဏီ၏ အခြေအနေမှန်ကို ဖော်ထုတ်နိုင်မည်ဖြစ်၍ တင်သွင်းလိုမှု ဖြစ်ခြင်း၊ ယင်းသို့ တင်သွင်းလိုသည်ဆိုသော်လည်း ပြင်ပစာရင်းစစ်ဆေးထားသည့် နှစ်ချုပ်စာရင်းကို တစ်ပါတည်း ပူးတွဲတင်ပြနိုင်မည့်အခြေအနေမရှိခြင်း၊ သွင်းကုန်နှင့်စပ်လျဉ်း၍ အမှန်ကုန်ကျစရိတ်ကို နုတ်ပယ်ခွင့်ပြုရန် တင်ပြနေသော်လည်း အကောက်ခွန်ဦးစီးဌာန၌ သွင်းကုန်များ၏ အမှန်တန်ဖိုးအပေါ်တွင် အခွန်ပေးဆောင်ခွင့်ပြုရန် ပြင်ဆင်ကြေညာ၍ ဆောင်ရွက်ခဲ့မှုမရှိခြင်း၊ မိမိဌာနအနေဖြင့် အကောက်ခွန်ဦးစီး ဌာနက သတ်မှတ်သည့် စည်းကြပ်တန်ဖိုးကို အခြေပြု၍ အခွန်စည်းကြပ်မှုပြုလုပ်ရခြင်း၊ သွင်းကုန်ရောင်းရ ငွေကိုထိမ်ချန်ခြင်းမဟုတ်ကြောင်း အယူခံတရားလို အခွန်ထမ်းကုမ္ပဏီ၏ တင်ပြချက်များမှာ ခိုင်လုံပြည့်စုံမှု မရှိခြင်း၊ စာရင်းနှင့်ပတ်သက်သည့် အထောက်အထားများပြည့်စုံစွာ တင်ပြနိုင်မှုမရှိခြင်းသည် စာရင်း မှတ်တမ်းများ ထားရှိခြင်းနှင့်စပ်လျဉ်း၍ Myanmar Company Act ပုဒ်မ ၁၃၀ ပါ ပြဋ္ဌာန်းချက်ကို လိုက်နာရန် ပျက်ကွက်မှုပင်ဖြစ်ခြင်း စသည့်အချက်များကြောင့် အခွန်အယူခံရုံးတော်မှ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၏ ပထမအယူခံအမိန့်ကို အတည်ပြုသည့်အမိန့်တစ်ရပ် ချမှတ်ပေးပါရန် တင်ပြခဲ့ပါသည်။

အခွန်အယူခံအဖွဲ့မှ ၂၀-၁၁-၂၀၁၉ ရက်နေ့တွင် ကြားနာစစ်ဆေးခဲ့ရာ ထပ်မံသိရှိလိုသော အချက်များ အား မေးမြန်းခဲ့ခြင်းအပေါ် Capital Consumer Limited မှ ပြန်လည်ဖြေကြားချက်များအား ပြည်တွင်း အခွန်များဦးစီးဌာနအနေဖြင့် အပြီးသတ် ထပ်မံဖြည့်စွက်ရှင်းလင်းချေပ လျှောက်လဲအပ်ပါကြောင်း၊ ပြည်တွင်း အခွန်များဦးစီးဌာနသည် အခွန်ဆိုင်ရာစာရင်းစစ်ဆေးရာတွင် ဝင်ငွေနှစ်အတွင်း အခွန်ထမ်း၏ လုပ်ငန်း ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အရှုံးအမြတ်စာရင်းအပေါ် သက်ဆိုင်ရာ ပြဋ္ဌာန်းထားသည့်ဥပဒေအတိုင်း အခွန်စာရင်းစစ်ဆေး၍ အခွန်ကောက်ခံခြင်း ဖြစ်ပါကြောင်း၊ အခွန်ထမ်း၏လုပ်ငန်းသည် သွင်းကုန်အရောင်းနှင့် ထုတ်လုပ်အရောင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ပါက ရောင်းရငွေနှစ်ရပ်လုံးကို နှစ်ချုပ် ကုန်ရောင်း ကြေညာလွှာတွင် ထည့်သွင်းဖော်ပြရမည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ကြေညာလွှာတင်သွင်းရာတွင် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၇ အရ ကုန်သွယ် လုပ်ငန်းခွင်နှုန်းထား ၂ ရာခိုင်နှုန်းဖြင့်သာ ထုတ်လုပ်အရောင်းအတွက် ကြေညာလွှာကိုတင်ပြခဲ့ပြီး ပြည်ပမှ တင်သွင်းရောင်းချသော သွင်းကုန်အရောင်းအတွက် ၅ ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွင်ကျသင့်မည့် ပမာဏကို တင်ပြထားခြင်းမရှိပါကြောင်း၊ ကုမ္ပဏီ၏ကြေညာလွှာတွင် တင်ပြထားသည့်ပမာဏသည် ကျပ် ၇၄၄,၁၁၅,၀၀၀/- ဖြစ်၍ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ အခွန်စာရင်းစစ်ဆေးရေးအဖွဲ့၏ စာရင်းစစ်ဆေးတွေ့ရှိချက်အရ ပမာဏသည် ကျပ် ၃,၆၂၉,၇၈၂,၉၂၁/- ဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ ရောင်းရငွေ အမျိုးအစားနှစ်မျိုးဖြစ်သော သွင်းကုန်ရောင်းနှင့် ထုတ်လုပ်ရောင်းတို့အနက် ကြေညာလွှာတွင် ထုတ်လုပ်ရောင်း တစ်မျိုးတည်းကိုသာဖော်ပြထားရာ သွင်းကုန်ရောင်းကို ထိမ်ချန်၍ဖော်ပြထားခြင်းဖြစ်သည့် အတွက် ဒဏ်တပ်ရိုက်ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကုန်သွယ်လုပ်ငန်းခွင် ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) အရ ဝင်ငွေထိမ်ချန်ခြင်းကြောင့် ပိုမိုကျသင့်ပမာဏအပေါ် ဒဏ်တပ်ရိုက်ခြင်းကို အတည်ပြုခဲ့သော အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံး၏အယူခံအမိန့်သည် ဥပဒေနှင့်အညီ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်မှာ မြင်သာပါကြောင်း၊ အယူခံ တရားလို၏ လျှောက်ထားချက်တွင် “အခင်းဖြစ် ဘဏ္ဍာနှစ် ၂၀၁၄-၂၀၁၅ တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ

သတ်မှတ်ထားသည်မှာ စက်မှုဇုန်တွင်တည်ရှိ၍ ထုတ်လုပ်ပြီး အခြေပြုရောင်းချသော စက်မှုထုတ်ကုန်များ အတွက် ၂ ရာခိုင်နှုန်းအဖြစ် ကုန်သွယ်ခွန်သတ်မှတ်ခြင်းကို စာရင်းတွက်ချက်သူ စာရင်းကိုင်မှ နားလည်မှုလွဲ၍ ရောင်းချသည့်ပစ္စည်းအားလုံးကို ၂ ရာခိုင်နှုန်းဖြင့် စာရင်းတွက်ချက် တင်သွင်းခဲ့ပါသည်။ စာရင်း လာရောက် စစ်ဆေးချိန်တွင် ညွှန်ပြသောအခါမှ နားလည်သဘောပေါက်၍ ကြေညာလွှာတွင် ပြန်လည် ခွဲခြား ဖော်ပြခြင်းသာ ဖြစ်ပါသည်။” အခွန်ထမ်း၏ ဝင်ငွေကြေညာလွှာတွင် ဖော်ပြထားသည့် ရောင်းရငွေပမာဏ ကျပ် ၇၄၄,၁၁၅,၀၀၀/- အပေါ်တွင် ၂ ရာခိုင်နှုန်းဖြင့်တွက်ချက်ပြီး ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၄,၈၈၂,၃၀၀/- ကိုသာ စာရင်းဖော်ပြထားခြင်းဖြစ်ကြောင်း၊ စာရင်းစစ်ဆေးတွေ့ရှိချက်အရ ထုတ်လုပ်ရောင်းရငွေပမာဏမှာ ကျပ် ၃,၃၅၀,၁၁၆,၁၂၄/- ဖြစ်ပြီး သွင်းကုန်ရောင်းရငွေပမာဏမှာ ကျပ် ၂၇၉,၆၆၆,၇၉၇/- ဖြစ်သဖြင့် အခွန်ထမ်းသည် သွင်းကုန်ရောင်းရငွေပမာဏကို ထိမ်ချန်၍ ဝင်ငွေကြေညာလွှာကို တင်သွင်းခဲ့ခြင်းကြောင့် မြတ်စွန်းငွေ ပေါ်ပေါက်ခြင်းမရှိသည်မှာ ထင်ရှားပေါ်ပေါက်လျက်ရှိသဖြင့် အခင်းဖြစ်ဘဏ္ဍာနှစ် ၂၀၁၄-၂၀၁၅ တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ သတ်မှတ်ထားသည်မှာ စက်မှုဇုန်တွင်တည်ရှိ၍ ထုတ်လုပ်ပြီး အခြေပြု ရောင်းချသော စက်မှုထုတ်ကုန်များအတွက် ၂ ရာခိုင်နှုန်းအဖြစ် ကုန်သွယ်ခွန်သတ်မှတ်ခြင်းကို စာရင်း တွက်ချက်သူ (စာရင်းကိုင်မှ) နားလည်မှုလွဲ၍ ရောင်းချသည့်ပစ္စည်းအားလုံးကို ၂ ရာခိုင်နှုန်းဖြင့် စာရင်း တွက်ချက် တင်သွင်းခဲ့ပါသည်ဟူသော အယူခံတရားလို၏ ရှင်းလင်းဖြေကြားချက်သည် ရှေ့နောက်ညီညွတ်မှု မရှိသော မမှန်ကန်သည့် ရှင်းလင်းတင်ပြချက်သာဖြစ်ပါကြောင်း၊ ပြင်ဆင်ကြေညာလွှာတင်သွင်းခြင်းနှင့် ပတ်သက်၍ စာရင်းလာရောက်စစ်ဆေးချိန်တွင် ညွှန်ပြသောအခါမှ နားလည်သဘောပေါက်၍ ကြေညာလွှာတွင် ပြန်လည်ခွဲခြားဖော်ပြခြင်းသာဖြစ်သည်ဟူသော ရှင်းလင်းဖြေကြားချက်သည် ပထမအယူခံတွင်လည်းကောင်း၊ အခွန်အယူခံအဖွဲ့ရုံးတော်သို့ အဆိုလွှာတင်သွင်းရာတွင်လည်းကောင်း၊ အခွန်အယူခံအဖွဲ့ရုံးတော်တွင် ပထမအကြိမ် ကြားနာရာတွင်လည်းကောင်း၊ တင်ပြချက်ဖြစ်သည့် “အခွန်စာရင်းစစ်ဆေးရန် အကြောင်း ကြားစာ လက်ခံရရှိပြီး အခွန်စာရင်းစစ်ဆေးရေးအဖွဲ့ ဝင်ရောက်စစ်ဆေးခြင်းမပြုမီ ပြင်ဆင်ကြေညာလွှာ တင်သွင်းခြင်း” ဖြစ်ခြင်းကြောင့်လည်းကောင်း၊ အယူခံတရားလို၏ ဖြေကြားချက်တွင် “ထို့ကြောင့် အကြောင်း ကြားစာရရှိပြီးနောက်တွင် ပုဒ်မ ၁၇ (ဂ) အရဥပဒေနှင့်အညီ ကြေညာလွှာကို ပြင်ဆင် တင်သွင်းခြင်းဖြစ်ပါသည်” ဟူ၍ ဖြေကြားချက်နှင့်ကွဲလွဲနေကြောင်း၊ အခွန်ထမ်း၏မူလအဆိုပြုလွှာ အပိုဒ် (၁) တွင် “စာရင်းစစ်ဆေးရန် အကြောင်းကြားစာရရှိခဲ့သောကြောင့် ပြင်ဆင်ထားသည့် ဝင်ငွေခွန်ကြေညာလွှာ တင်သွင်းခွင့်ပြုရန် ၄-၅-၂၀၁၆ ရက်စွဲပါစာဖြင့် တင်ပြခဲ့သော်လည်း အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ လက်ခံခဲ့ခြင်းမရှိပါ ဟူသော တင်ပြချက်အရ ပြင်ဆင်ထားသည့် ကြေညာလွှာကို အခွန်စာရင်းစစ်ဆေးရန် အကြောင်းကြားစာကို လက်ခံရရှိပြီးနောက် အခွန်စာရင်းစစ်အဖွဲ့ စတင်ဝင်ရောက်စစ်ဆေးသည့်နေ့မှာ ၂၃-၅-၂၀၁၆ ရက်နေ့ဖြစ်သဖြင့် “စာရင်းလာရောက် စစ်ဆေးချိန်တွင် ညွှန်ပြသောအခါမှ နားလည်သဘောပေါက်၍ ကြေညာလွှာတွင် ပြန်လည်ခွဲခြားဖော်ပြခြင်းသာဖြစ်ပါသည်” ဟူသောရှင်းလင်းဖြေကြားချက်သည် ရှေ့နောက်ညီညွတ်မှုမရှိသော မှန်ကန်မှုမရှိသည့် အယူခံတရားလို၏ ရှင်းလင်းဖြေကြားချက်သာ ဖြစ်ပါကြောင်း၊ အထက်တင်ပြပါ ကွဲလွဲချက် သည် အခွန်ထမ်း၏ ဝင်ငွေကြေညာလွှာတွင် ဖော်ပြထားသည့် ရောင်းရငွေပမာဏ ကျပ် ၇၄၄,၁၁၅,၀၀၀/- အပေါ်တွင် ၂ ရာခိုင်နှုန်းဖြင့် တွက်ချက်ပြီး ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၄,၈၈၂,၃၀၀/- ကိုသာ စာရင်းဖော်ပြ ထားခြင်းဖြစ်၍ သွင်းကုန်အရောင်းကို ထိမ်ချန်ထားခြင်း၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး အခွန်စစ်ဆေးရေး အဖွဲ့ လာရောက်စစ်ဆေးသည့်အခါတွင် တင်ပြသည့် သွင်းကုန်အရောင်းစာရင်း ပေါ်ပေါက်သဖြင့် အခွန် စာရင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ ၂၀၁၄-၂၀၁၅ ရောင်းရငွေအဖြစ် ထုတ်လုပ်ရောင်းရငွေသည် ကျပ် ၃,၃၅၀,၁၁၆,၁၂၄/- သတ်မှတ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ၂ ရာခိုင်နှုန်း ကျပ် ၆၇,၀၀၂,၃၂၂/- နှင့် သွင်းကုန်အရောင်းသည် ကျပ် ၂၇၉,၆၆၆,၇၉၇/- ဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းဖြင့် ၁၃,၉၈၃,၃၄၀/- တွက်ချက်၍ စုစုပေါင်းဝင်ငွေ ကျပ် ၃,၆၂၉,၇၈၂,၉၂၁/- ဟု သတ်မှတ်ပြီး ၎င်းအပေါ် ကျသင့် ကုန်သွယ်လုပ်ငန်းခွန်သည် ကျပ် ၈၀,၉၈၅,၆၆၂/- ဟု သတ်မှတ်၍ စာရင်းကိုက်ညီခြင်းဖြစ်ပါကြောင်း

အခွန်ထမ်း၏ မူလအဆိုပြုလွှာတွင် “စာရင်းစစ်ဆေးရန် အကြောင်းကြားစာရရှိခဲ့သောကြောင့် ပြင်ဆင်ထားသည့် ဝင်ငွေခွန်ကြေးညာလွှာကို တင်သွင်းခွင့်ပြုရန် ၄-၅-၂၀၁၆ ရက်စွဲပါစာဖြင့် တင်ပြခဲ့သော်လည်း အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှလက်ခံခဲ့ခြင်းမရှိပါ” ဟူ၍ တင်သွင်းခဲ့သော်လည်း အခွန်အယူခံခုံအဖွဲ့မှ ထပ်မံသိရှိလိုသည့်အချက်များအား မေးမြန်းသောမေးခွန်းအမှတ် (၃) နှင့်စပ်လျဉ်း၍ အခွန်ထမ်းက ပြန်လည်လျှောက်လဲတင်ပြသည့် အပိုဒ် (၂) တွင် “စာရင်းလာရောက်စစ်ဆေးချိန်တွင် ညွှန်ပြသောအခါမှ နားလည်သဘောပေါက်၍ ကြေးညာလွှာတွင် ပြန်လည်ခွဲခြားဖော်ပြခြင်းသာ ဖြစ်ပါသည်။ စာရင်းမဖော်ပြခြင်း မဟုတ်ပါ။” ဟု ဖော်ပြထားချက်တို့မှာ ရှေ့နောက်ညီညွတ်မှုမရှိကြောင်း တွေ့ရှိနိုင်ပါကြောင်း။ “ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (၃) တွင် စည်းကြပ်မှုဆိုသည့်စကားရပ်အား အဓိပ္ပာယ်ဖွင့်ဆိုထားသည်မှာ “စည်းကြပ်မှုဆိုသည်မှာ ဤဥပဒေအရ အခွန်ထမ်းက ပေးဆောင်ရမည့် အခွန်သတ်မှတ်ခြင်းကို ဆိုသည် ဟူ၍ဖြစ်ပါသည်။ ဤသည်ကိုကြည့်ခြင်းဖြင့် အခွန်သတ်မှတ်မှု စည်းကြပ်ခြင်းဖြစ်ကြောင်း သိရှိနိုင်ပါသည်။” ဟူသော အယူခံတရားလို၏ ဖြေရှင်းချက်နှင့်စပ်လျဉ်း၍ အယူခံတရားလိုကုမ္ပဏီသည် SAS စနစ်ဖြင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် အခွန်ထမ်းဆောင်နေခြင်းဖြစ်၍ ကုန်သွယ်လုပ်ငန်းခွန်ဆိုင်ရာ SAS အခွန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ကြိုတင်ရှင်းလင်း အသိပေးထားပြီးဖြစ်ပါကြောင်း၊ SAS စနစ်တွင် အခွန်ထမ်းကိုယ်တိုင်က မိမိပေးဆောင်ရမည့်အခွန်ကို ဥပဒေနှင့်အညီတွက်ချက်၍ မိမိကိုယ်တိုင်သတ်မှတ်ပြီး ပေးဆောင်ရခြင်းဖြစ်ပါကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့နိုင်ငံများ၏ အခွန်စနစ်သို့ လိုက်ပါပြောင်းလဲနိုင်ရန်အတွက် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ၁-၄-၂၀၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကနဦးစီမံကိန်း စမ်းသပ်ဆောင်ရွက်မှု (Pilot Project) အဖြစ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ လစဉ် အခွန်ပေးဆောင်ခြင်းသည် သက်ဆိုင်ရာလအတွက် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်ကို မိမိကိုယ်တိုင် တွက်ချက်ပေးဆောင်ရခြင်းဖြစ်သဖြင့် SAS သဘောသက်ရောက်ပါကြောင်း၊ SAS စနစ်အရ ထပ်မံဆောင်ရွက်သည်မှာ နှစ်ချုပ်ကြေးညာလွှာနှင့်အတူ ထပ်မံပေးသွင်းရမည့်အခွန်ကို တစ်ပါတည်းပေးဆောင်ရခြင်းပင် ဖြစ်ပါကြောင်း၊ SAS စနစ်ဖြစ်သည့်အတွက် အခွန်ထမ်းကိုယ်တိုင် မိမိကျသင့်အခွန်ကိုတွက်ချက်၍ ကြေးညာလွှာပေးပို့သည့်အခါ SAS ရုံးများက ပဏာမအားဖြင့် ၎င်းတို့တင်ပြသည့်အတိုင်း လက်ခံထားရှိပြီး အခွန်စာရင်းစစ်ဆေးခြင်း ဆောင်ရွက်ပြီးမှသာ အခွန်ထမ်း၏ တင်ပြချက်များကို ဥပဒေနှင့် ညီ မညီ သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ SAS စနစ် ပြောင်းလဲကျင့်သုံးရာတွင် သက်ဆိုင်ရာအခွန်ထမ်းကုမ္ပဏီများကို ၎င်းတို့ကိုယ်တိုင် လိုက်နာကျင့်သုံးဆောင်ရွက်ရမည့် ကဏ္ဍအလိုက် အလုပ်ရုံဆွေးနွေးပွဲများ၊ အခွန်ပညာပေးဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာဘဏ္ဍာနှစ် /ဝင်ငွေနှစ်အလိုက် အခွန်ထမ်းလိုက်နာဆောင်ရွက်ရမည်တို့ကို အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးက ခေါ်ယူရှင်းလင်းပညာပေးခြင်းနှင့် အလားတူ SAS စနစ် လုပ်ငန်းဆောင်ရွက်ချက်များကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင်လည်း ကျင်းပဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အပြင် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (၃)ပါ “စည်းကြပ်မှုဆိုသည်မှာ ဤဥပဒေအရ အခွန်ထမ်းက ပေးဆောင်ရမည့် အခွန်သတ်မှတ်ခြင်း” ဟူသော ပြဋ္ဌာန်းချက်အရ “အခွန်ထမ်းကပေးဆောင်ရမည့် အခွန်သတ်မှတ်ခြင်း” ဟူ၍လည်း ကောက်ယူနိုင်ပါသဖြင့် ဆောင်ရမည့် အခွန်သတ်မှတ်ခြင်းကို အခွန်ထမ်းက ဆောင်ရွက်နိုင်ကြောင်း တွေ့မြင်နိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ SAS စနစ်အရ အခွန်ထမ်းကိုယ်တိုင် ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ နှစ်ချုပ်ကြေးညာလွှာနှင့်အတူ ပေးဆောင်ရမည့် အခွန်ကို တွက်ချက်သတ်မှတ်ခြင်းသည်လည်း အဆိုပါ ပြဋ္ဌာန်းချက်နှင့်အကျိုးဝင်သည်မှာ မြင်သာပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) တွင် “မည်သူမဆို အခွန်လွှတ်ကင်းစေရန် တိမ်းရှောင်ကြောင်း သို့မဟုတ် အခွန်လျော့နည်းစေရန် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေတို့နှင့်

စပ်လျဉ်းသည့် အချက်အလက်များကို ထိမ်ချန်ကြောင်းတွေ့ရှိလျှင် ထိုသူအား သတ်မှတ်သည့်အချိန်အတွင်း တွင် အပြည့်အစုံထုတ်ဖော်ခွင့်ပေးရမည်” ဟူသော ပြဋ္ဌာန်းချက်အရ သတ်မှတ်ထားသည့်ပုံစံဖြင့် အကြောင်းကြားစာပေးပို့ခဲ့ခြင်းမရှိသော်လည်း အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး အခွန်စာရင်းစစ်ဆေးရေးအဖွဲ့အနေဖြင့် စာရင်းသွားရောက်စစ်ဆေးချိန် အခွန်ထမ်းကိုယ်တိုင်မှန်ကန်သည်ဟု လက်မှတ်ရေးထိုးတင်ပြထားသည့် ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာကိုအခြေပြု၍ ယင်းနှင့်ပတ်သက်သည့် အထောက်အထားတင်ပြရန် တောင်းခံခဲ့ပါကြောင်း၊ အခွန်ထမ်းတင်ပြသည့် အထောက်အထားများတွင် ကြေညာလွှာ၌ တင်ပြထားသည့် ထုတ်လုပ်အရောင်း တစ်ခုတည်းမဟုတ်ဘဲ သွင်းကုန်အရောင်းမှာ ပါရှိလာခြင်းဖြစ်ပါကြောင်း၊ အခွန်ထမ်းသည် ကြေညာလွှာတွင် ထုတ်လုပ်အရောင်းတစ်ခုတည်းအတွက်သာ ထည့်သွင်းတင်ပြခဲ့ပြီး အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး အခွန်စာရင်းစစ်ဆေးရေးအဖွဲ့မှ စာရင်းစစ်ဆေးသည့်အခါမှသာ ၎င်းတို့ တင်ပြသော ကြေညာလွှာနှင့်ပတ်သက်သည့် အထောက်အထားများအရ ကြေညာလွှာတင်စဉ် မပါဝင်ခဲ့သည့် သွင်းကုန်အရောင်းကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ပါကြောင်း၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး အခွန်စာရင်းစစ်ဆေးရေးအဖွဲ့မှ အဆိုပါအထောက်အထားများကို တောင်းခံပြီး စစ်ဆေးခဲ့ရာမှ သွင်းကုန်အရောင်းအတွက် ၅ ရာခိုင်နှုန်းဖြင့် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်ပမာဏ ပါဝင်မှုမရှိခြင်းကို သိရှိရခြင်းဖြစ်သဖြင့် “မည်သည့် စာရွက်စာတမ်းအထောက်အထားကိုမှ လိုအပ်ချက်ရှိသည်ဟူ၍လည်းကောင်း၊ မစုံလင်ဟု ဆို၍လည်းကောင်း၊ တစ်စုံတစ်ရာပြောဆိုတောင်းယူခြင်းမရှိခဲ့ပါဘဲ” ဟူသောဖော်ပြချက်မှာ မှန်ကန်မှုမရှိပါကြောင်း၊ အယူခံတရားလိုကုမ္ပဏီ၏မှန်ကန်မှုမရှိသော အကြောင်းပြချက်သက်သက်သာဖြစ်သည်မှာ မြင်သာပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ အခွန်ထမ်းအား သတ်မှတ်သည့်အချိန်အတွင်း အပြည့်အစုံ ထုတ်ဖော်ခွင့်ပေးရမည်ဟု ပြဋ္ဌာန်းထားရာ အဆိုပါ ပြဋ္ဌာန်းချက်အရ သတ်မှတ်ထားသည့်ပုံစံဖြင့် အကြောင်းကြားစာပေးပို့ခဲ့ခြင်းမရှိသော်လည်း အခွန်ထမ်းတင်ပြသည့် အချက်အလက်များအရ ပြင်ပစာရင်းစစ်များစစ်ဆေးထားသည့် ဘဏ္ဍာရေးရှင်းတမ်းပါ အချက်အလက်များကိုအခြေပြု၍ စစ်ဆေးတွေ့ရှိချက်များအပေါ် အခွန်ထမ်းကုမ္ပဏီနှင့် အပြန်အလှန် စာရင်းကိုက်ညီခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ အခွန်ထမ်းကုမ္ပဏီနှင့် အပြန်အလှန်စစ်ဆေးဆောင်ရွက်ချက်များသည် သတ်မှတ်ထားသည့်ပုံစံဖြင့် အကြောင်းကြားခဲ့ခြင်းမရှိသော်လည်း အခွန်ထမ်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ ထုတ်ဖော်ခွင့်ပေးခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ အခွန်ထမ်းသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် နှစ်ချုပ်ကြေညာလွှာတင်သွင်းချိန်ကုန်ဆုံးပြီး စာရင်းစစ်ဆေးခြင်းမပြုမီ (၁) နှစ်ခန့်အတွင်း ပြင်ဆင်ကြေညာလွှာတင်သွင်းရန် ကြိုးစားခြင်းမရှိဘဲ အခွန်စာရင်းစစ်ဆေးရန် အကြောင်းကြားသည့်အချိန်မှသာ စာရင်းအမှန်ကို စစ်ဆေးတွေ့ရှိမည်ဖြစ်သည့်အတွက် ပြင်ဆင်ကြေညာလွှာ တင်သွင်းလိုခြင်းဖြစ်ကြောင်း မြင်သာပါကြောင်း၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ အခွန်စာရင်းစစ်ဆေးရေးအဖွဲ့သည် အခွန်ထမ်းတင်ပြသည့်အချက်အလက်များအရ ပြင်ပစာရင်းစစ်များ စစ်ဆေးထားသည့် ဘဏ္ဍာရေးရှင်းတမ်းကို အကြိမ်ကြိမ်တောင်းခံခဲ့ပြီး ရရှိခဲ့သည့်အချက်အလက်များကိုအခြေပြု၍ စစ်ဆေးတွေ့ရှိချက်များအပေါ် အခွန်ထမ်းကုမ္ပဏီနှင့် အပြန်အလှန်စာရင်းကိုက်ညီခြင်းများ ပြုလုပ်ပြီးမှသာ သွင်းကုန်အရောင်း ထိမ်ချန်မှုကို ဖော်ထုတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အခွန်ထမ်း အပေါ် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ ထုတ်ဖော်ခွင့်ပေးခဲ့ခြင်းမှာ မြင်သာပါကြောင်း၊ အထက်ပါ အယူခံ အကြောင်းပြချက်များနှင့်စပ်လျဉ်း၍ အမှန်စာရင်းတင်ပြခဲ့ခြင်းမဟုတ်ကြောင်း သာဓကအနေဖြင့် သွင်းကုန် ပါမစ်နှင့် သွင်းကုန်ကြေညာလွှာတို့တွင် သွင်းကုန်ဈေးနှုန်း အမှန်ဖော်ပြခြင်းမရှိခဲ့သည့်ကိစ္စကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသို့ ၂၃-၇-၂၀၁၉ ရက်နေ့တွင်လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနသို့ ၃၁-၇-၂၀၁၉ ရက်နေ့တွင်လည်းကောင်း၊ ထိုအချိန်က ကျင့်သုံးခဲ့သည့် သွင်းကုန် လိုင်စင်ဈေးနှုန်းသတ်မှတ်ခြင်း/ အကောက်ခွန်ဆိုင်ရာတန်ဖိုးသတ်မှတ်ခြင်း လုပ်ထုံးလုပ်နည်းများကို မေးမြန်းခဲ့ရာ ပြန်ကြားချက်များကို ၂၇-၁၁-၂၀၁၉ ရက်နေ့ ကုန်သွယ်လုပ်ငန်းခွန်ချေပလွှာတွင် ရှင်းလင်း

တင်ပြထားပြီးဖြစ်သဖြင့် အခွန်ထမ်း၏ဖော်ပြချက်များသည် ယုတ္တိတန်သော ဖော်ပြချက်မဟုတ်သည်မှာ သိသာထင်ရှားလျက်ရှိပါကြောင်း၊ မှတ်တမ်းမှ ပေါ်လွင်ထင်ရှားသည့် မှားယွင်းချက်ဆိုသည်မှာ အခြား သက်သေခံအထောက်အထား၊ စုံစမ်းမှုစသည်တို့ကိုဆောင်ရွက်ရန်၊ ရည်ညွှန်းအားကိုးရန်မလိုအပ်ဘဲ လက်ရှိအခြေအနေအရ ထင်ရှားမြင်သာပြီးဖြစ်သည့် မှားယွင်းမှုမျိုးဖြစ်ပါကြောင်း၊ ယင်းမှားယွင်းချက်မျိုးကို ပြင်ခြင်းနှင့်ပတ်သက်၍ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (က) တွင် “မြို့နယ်အခွန်ဦးစီးဌာနမှူး၊ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် အယူခံခုံအဖွဲ့သည် မိမိဆောင်ရွက်သည့် စည်းကြပ်မှု သို့မဟုတ် အယူခံမှုဆိုင်ရာ အမိန့်တစ်ရပ်ရပ် နှင့်စပ်လျဉ်း၍ မှတ်တမ်းမှ ပေါ်လွင်ထင်ရှားသည့် မှားယွင်းချက်တစ်ခုခုကို တွေ့ရှိလျှင်ဖြစ်စေ၊ အခွန်ထမ်း သို့မဟုတ် အယူခံသူက တင်ပြလျှင်ဖြစ်စေ၊ ယင်းအမိန့်ချမှတ်သည့်နေ့မှ သုံးနှစ်အတွင်း ပြင်နိုင်သည်။ သို့ရာတွင် အခွန်ကိုတိုးမြှင့်စေသည့် သို့မဟုတ် ပြန်အမ်းငွေကို လျှော့နည်းစေသည့် ပြင်ဆင်ချက်ပြုလုပ်ရန် ဖြစ်လျှင် အခွန်ထမ်းအား ဖြေရှင်းခွင့်ပေးရမည်” ဟူ၍လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (ခ) တွင် “ပုဒ်မခွဲ (က) အရဆောင်ရွက်သည့်အခါ သက်ဆိုင်ရာနှစ်အတွက် အကျိုးသက်ရောက်သည့် ဇယားပါ နှုန်းအတိုင်းသာ အခွန်ကို တွက်ချက်တောင်းခံရမည်” ဟူ၍လည်းကောင်း၊ ပြဋ္ဌာန်းထားပါကြောင်း၊ မှတ်တမ်းမှ ပေါ်လွင်ထင်ရှားသော မှားယွင်းချက်ဆိုရာတွင် အချက်အလက်ဆိုင်ရာမှားယွင်းမှုသာမက ဥပဒေပိုင်းဆိုင်ရာ မှားယွင်းမှုလည်းဖြစ်နိုင်ပါကြောင်း၊ အမိန့်တစ်ခုခုတွင် ပါရှိသောအချက်မှာ သိသာ ထင်ရှားလျက်ရှိသော မှားယွင်းကြောင်း အလိုအလျောက် သက်သေပြပြီးဖြစ်သော မှားယွင်းချက်သည် “မှတ်တမ်းမှ ပေါ်လွင်ထင်ရှားသော မှားယွင်းချက်” ဖြစ်ပါကြောင်း၊ ထင်မြင်ယူဆချက်တစ်ရပ်ထက်မက ပေါ်ထွက်နိုင်ဖွယ်ရှိသည့် အချက်အလက်များအပေါ် ပြီးပြည့်စုံစွာ ဆန်းစစ်ပြီးမှသာ ဖော်ထုတ်သက်သေပြ နိုင်သည့် မှားယွင်းချက်မျိုးကို မှတ်တမ်းမှ ပေါ်လွင်ထင်ရှားသော မှားယွင်းချက်ဟု သတ်မှတ်နိုင်မည် မဟုတ်ပါကြောင်း၊ သို့ပါ၍ အယူခံတရားလို၏ အယူခံလျှောက်ထားသည့်ကိစ္စရပ်သည် မှတ်တမ်းမှ ပေါ်လွင် ထင်ရှားသော မှားယွင်းချက်မဟုတ်ကြောင်း၊ အယူခံတရားလို၏ အဆိုပြုလွှာပါ ဖော်ပြချက်များအရ သက်သေခံလျက်ရှိနေသည်မှာ အငြင်းမပွားနိုင်သောကိစ္စဖြစ်ပါကြောင်း၊ ထို့အပြင် အယူခံတရားလိုအနေဖြင့် မှတ်တမ်းမှ ပေါ်လွင်ထင်ရှားသောမှားယွင်းချက်ကို ပြင်ဆင်ပေးရန် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးသို့ လျှောက်ထားခဲ့ခြင်းလည်း မရှိပါကြောင်း၊ သို့ပါ၍ အထက်တင်ပြပါ အချက်များအရ Capital Consumer Limited သည် သွင်းကုန်အရောင်းနှင့်စပ်လျဉ်း၍ စာရင်းမဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အယူခံတရားလိုသည် စည်းကြပ်ဆောင်ရွက်စဉ်ကာလအတွင်း အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့် SAS စနစ်အရ ကုန်သွယ် လုပ်ငန်းခွန် နှစ်ချုပ်ကြေညာလွှာတင်သွင်းခဲ့ရာတွင် သွင်းကုန်ရောင်းရငွေပမာဏကို ဖော်ပြမှုမရှိခဲ့ခြင်းနှင့် စပ်လျဉ်း၍ မူလကြေညာလွှာတင်သွင်းပြီး တစ်နှစ်ခန့်အချိန်ကာလအတွင်း ပြင်ဆင်သည့်ကြေညာလွှာကို တင်သွင်းရန် လုံ့လပြုအားထုတ်ခဲ့ခြင်းမရှိဘဲ စာရင်းစစ်ဆေးရန် အကြောင်းကြားသည့်အချိန်မှသာ ပြင်ဆင်သည့်ကြေညာလွှာကို တင်သွင်းခွင့်ပြုရန် တင်ပြခဲ့ခြင်း၊ ပြင်ပစာရင်းစစ်များ စစ်ဆေးထားသည့် ကုမ္ပဏီနှစ်ချုပ်စာရင်းကို စာရင်းစစ်ဆေးစဉ်ကာလအတွင်း အကြိမ်ကြိမ်တောင်းခံမှသာ ပေးအပ်ခဲ့သဖြင့် စာရင်းစစ်ဆေးရန် အကြောင်းကြားစာပေးပို့သည့်အချိန်တွင် ပြင်ဆင်သည့်ကြေညာလွှာကို တင်သွင်းခွင့်ပြုရန် တင်ပြခဲ့ခြင်းသည် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ အခွန်စာရင်းစစ်ဆေးရေးအဖွဲ့မှ စာရင်းစစ်ဆေးသည့် အခါ ကုမ္ပဏီ၏ အခြေအနေအမှန်ကို ဖော်ထုတ်နိုင်မည်ဖြစ်၍ တင်သွင်းလိုမှုဖြစ်ခြင်း၊ ယင်းသို့တင်သွင်းလိုသည် ဆိုသော်လည်း ပြင်ပစာရင်းစစ်ဆေးထားသည့်နှစ်ချုပ်စာရင်းကို တစ်ပါတည်းပူးတွဲတင်ပြနိုင်မည့် အခြေအနေမရှိခြင်း၊ သွင်းကုန်နှင့်စပ်လျဉ်း၍ အမှန် ကုန်ကျစရိတ်ကို နုတ်ပယ်ခွင့်ပြုရန် တင်ပြနေသော်လည်း အကောက်ခွန်ဦးစီးဌာန၌ သွင်းကုန်များ၏ အမှန်တန်ဖိုးအပေါ်တွင် အခွန်ပေးဆောင်ခွင့်ပြုရန် ပြင်ဆင်

ကြေညာ ဆောင်ရွက်ခဲ့မှုမရှိခြင်း၊ မိမိဌာနအနေဖြင့် အကောက်ခွန်ဦးစီးဌာနက သတ်မှတ်သည့် စည်းကြပ် တန်ဖိုးကို အခြေပြု၍ အခွန်စည်းကြပ်မှုပြုလုပ်ရခြင်း၊ သွင်းကုန်ရောင်းရငွေကို ထိမ်ချန်ခြင်းမဟုတ်ကြောင်း အယူခံတရားလို အခွန်ထမ်းကုမ္ပဏီ၏ တင်ပြချက်များမှာ ခိုင်လုံပြည့်စုံမှုမရှိခြင်း၊ စာရင်းနှင့်ပတ်သက်သည့် အထောက်အထားများပြည့်စုံစွာ တင်ပြနိုင်မှုမရှိခြင်းသည် စာရင်းမှတ်တမ်းများထားရှိခြင်းနှင့်စပ်လျဉ်း၍ Myanmar Company Act ပုဒ်မ ၁၃၀ ပါ ပြဋ္ဌာန်းချက်ကို လိုက်နာရန် ပျက်ကွက်မှုပင်ဖြစ်ခြင်း စသည့် အချက်များကြောင့် အခွန်အယူခံခံအဖွဲ့ရုံးတော်က အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၏ ပထမအယူခံအမိန့် ကို အတည်ပြုသည့် အမိန့်တစ်ရပ်ချမှတ်ပေးပါရန် လျှောက်ထားပါသည်။

ခုံအဖွဲ့သည် ကုန်သွယ်လုပ်ငန်းခွန် အယူခံလျှောက်ထားသူနှင့် လျှောက်ထားခံရသူတို့၏ လျှောက်လဲတင်ပြချက်များကို ၂၀-၁၁-၂၀၁၉ ရက်နေ့တွင်တစ်ကြိမ်၊ ၃-၆-၂၀၂၁ ရက်နေ့တွင်တစ်ကြိမ် ကြားနာခဲ့ပါသည်။ အမှုတွဲပါ စာတမ်းအမှတ်အသားများ၊ သက်သေခံချက်များကို အသေးစိတ်လေ့လာခဲ့ပါ သည်။ လျှောက်လဲတင်ပြချက်များနှင့် အမှုတွဲပါ အထောက်အထားများကို တည်ဆဲဥပဒေပြဋ္ဌာန်းချက်များ နှင့်ချိန်ထိုးပြီး အပြန်ပြန်အလှန်လှန် သုံးသပ်ခဲ့ပါသည်။

အမှုတွင် လျှောက်ထားသူ Capital Consumer Limited သည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွက် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာတင်သွင်းရာတွင် ဝင်ငွေစုစုပေါင်းကို ကျပ် ၇၄၄,၁၁၅,၀၀၀/- ဟု ဖော်ပြထားသော်လည်း အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ စာရင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးသော အခါ လျှောက်ထားသူ ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းအရ ဝင်ငွေစုစုပေါင်းမှာ ကျပ် ၃,၆၂၉,၇၈၂,၉၂၁/- ဖြစ်ကြောင်း ပေါ်ပေါက်ပြီး ယင်းစုစုပေါင်းဝင်ငွေမှာ ထုတ်လုပ်ရောင်းချရငွေကျပ် ၃,၃၅၀,၁၁၆,၁၂၄/- နှင့် သွင်းကုန်ရောင်းချရငွေ ကျပ် ၂၇၉,၆၆၆,၇၉၇/- တို့အပေါ် တွက်ချက်ထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

ကုမ္ပဏီအနေဖြင့် ဤသို့ ထုတ်လုပ်ရောင်းနှင့် သွင်းကုန်ရောင်းဟူ၍ နှစ်မျိုးဆောင်ရွက်ခဲ့သော် လည်း ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာတွင် ထုတ်လုပ်ရောင်းချမှုတစ်မျိုးတည်းကိုသာ ဖော်ပြခဲ့ပြီး သွင်းကုန်ရောင်းချခြင်းကို ထည့်သွင်းထားခြင်းမရှိသဖြင့် ဝင်ငွေကွာဟမှု ဖြစ်ပေါ်ပြီး အခွန်ပမာဏ လျော့နည်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ယင်းအချက်နှင့်စပ်လျဉ်း၍ ကုမ္ပဏီမှ စာရင်းတွက်ချက်သူ (စာရင်းကိုင်) က နားလည်မှုလွဲမှား၍ ရောင်းချသည့်ပစ္စည်းအားလုံးကို ပြည်တွင်းထုတ်ကုန်များအဖြစ် ၂ ရာခိုင်နှုန်းဖြင့် စာရင်း တွက်ချက်၍ ကုန်သွယ်လုပ်ငန်းခွန်တင်သွင်းခဲ့ခြင်းသာဖြစ်ကြောင်း၊ စာရင်းစစ်ဆေးရေးအဖွဲ့ လာရောက် စစ်ဆေးချိန်တွင် ညွှန်ပြသောအခါမှ နားလည်သဘောပေါက်၍ ကြေညာလွှာတွင် ပြန်လည်ခွဲခြားဖော်ပြခဲ့ ခြင်းသာဖြစ်ကြောင်း လျှောက်ထားသူကုမ္ပဏီ၏ တင်ပြချက်အရ တွေ့ရှိရသောကြောင့် လျှောက်ထားသူ ကုမ္ပဏီသည် (SAS) စနစ်အရ ကုန်သွယ်လုပ်ငန်းခွန် တင်သွင်းရာတွင် မိမိလုပ်ငန်းမှရရှိသောဝင်ငွေနှင့် စပ်လျဉ်းသည့် အချက်အလက်များကို မှန်ကန်ပြည့်စုံစွာ ထုတ်ဖော်ခဲ့ခြင်းမရှိဘဲ ထမ်းဆောင်ရမည့် အခွန် ပမာဏကို လျော့နည်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။

လျှောက်ထားသူက ပြင်ဆင်ထားသည့် ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာကို တင်သွင်းခွင့် ပြုရန် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးသို့ တင်ပြခဲ့သော်လည်း အခွန်ရုံးက လက်ခံခဲ့ခြင်းမရှိကြောင်း အယူခံအကြောင်းပြချက်အဖြစ် ဖော်ပြထားသည်ကို တွေ့ရှိရသည်။ သက်သေခံတင်ပြထားသော စာရွက် စာတမ်းများအရ အခွန်ရုံးက စာရင်းစစ်ဆေးရန် လာရောက်မည့်ကိစ္စကို အကြောင်းကြားသည့် နေ့ရက်မှာ ၈-၄-၂၀၁၆ ဖြစ်ပြီး ကုမ္ပဏီက ပြင်ဆင်ထားသည့် ကြေညာလွှာကို တင်သွင်းခွင့်ပြုရန် တင်ပြသည့် နေ့ရက် မှာ ၄-၅-၂၀၁၆ ဖြစ်ကြောင်း၊ စာရင်းစစ်ဆေးခြင်းကို စတင်ရန် ကုမ္ပဏီကတင်ပြသောရက်မှာ ၁၄-၆-၂၀၁၆ နေ့ဖြစ်ပြီး အခွန်ရုံးက စာရင်းစစ်ဆေးခြင်းကို စတင်ဆောင်ရွက်ရန် သတ်မှတ်သည့်ရက်မှာ ၂၃-၅-၂၀၁၆ ဖြစ်ကြောင်း တွေ့ရှိရသဖြင့် လျှောက်ထားသူကုမ္ပဏီက ၎င်း၏ဝင်ငွေကြေညာလွှာကို ပြင်ဆင်ခွင့်ပြုရန်

တင်ပြခဲ့ခြင်းမှာ ယင်းကုမ္ပဏီအား စာရင်းစစ်ဆေးရန် အခွန်ရုံးက ရွေးချယ်သတ်မှတ်ပြီး အကြောင်းကြားစာ ပေးပို့ပြီးခဲ့သည့်အချိန်မှ ပြင်ဆင်ခွင့်ပြုရန် တင်ပြခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ပါသည်။ ၎င်းအပြင် လျှောက်ထားသူကုမ္ပဏီ၏လျှောက်ထားတင်ပြချက်အရ စာရင်းစစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးချိန်တွင် ညွှန်ပြသောအခါမှ နားလည်သဘောပေါက်ပြီး ကြေညာလွှာတွင် ပြန်လည်ခွဲခြားဖော်ပြခဲ့ခြင်းသာ ဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် လျှောက်ထားသူကုမ္ပဏီသည် စာရင်းစစ်ဆေးချိန်အထိ ၎င်း၏ကြေညာလွှာကို ပြင်ဆင်မှု ပြုခဲ့ခြင်းမရှိကြောင်း သုံးသပ်ရရှိပါသည်။

လျှောက်ထားသူကုမ္ပဏီက ၎င်း၏ ကြေညာလွှာကိုပြင်ဆင်ရန် အခွင့်အရေးမပေးဘဲ အခြားကုမ္ပဏီများကိုပြင်ဆင်ရန် အခွင့်အရေးပေးခဲ့ခြင်းမှာ ဥပဒေအရ တန်းတူညီမျှ အခွင့်အရေးမရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ တရားမျှတမှုမရှိကြောင်း တင်ပြထားသည်ကို တွေ့ရပါသည်။ ၎င်းတင်ပြသော စာရွက်စာတမ်းအထောက်အထားများအရ အခြားကုမ္ပဏီများအား ပြင်ဆင်ရန် အခွင့်အရေးပေးခဲ့ခြင်းမှာ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ထပ်မံစာရင်းစစ်ဆေးမည့် ကုမ္ပဏီအား မရွေးချယ်မီ အချိန်ကာလအတွင်း ပြင်ဆင်ရန် အသိပေးခြင်းဖြစ်ကြောင်းနှင့် ယင်းသို့ အကြောင်းကြားခြင်းမှာ အချို့သောအခွန်ထမ်းကြီးများသည် ဝင်ငွေများကို သိသာစွာ လျှော့ပေါ့တင်ပြခြင်း၊ နုတ်ယူခြင်းမပြုနိုင်သည့် စရိတ်များအား စာရင်းတင်ပြထားခြင်းတို့ကို ဖော်ထုတ်တွေ့ရှိရသဖြင့် အကြောင်းကြားခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ အဆိုပါ ပြင်ဆင်ရန် အကြောင်းကြားစာများမှာ လျှောက်ထားသူကုမ္ပဏီအား စာရင်းစစ်ဆေးပြီးနောက် ၂၀၁၇ ခုနှစ်တွင်မှ အကြောင်းကြားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

၎င်းအပြင် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ လျှောက်ထားသူကုမ္ပဏီအား ရောင်းရငွေထိမ်ချန်မှုကို ထုတ်ဖော်ရန် အခွင့်အရေးမပေးခဲ့ကြောင်း တင်ပြထားသော်လည်း “ယခု အမှုပေါ်ပေါက်ချက်များအရ ကုမ္ပဏီရောင်းရငွေများအား ပြည့်စုံမှန်ကန်စွာ တင်ပြခဲ့ခြင်းမရှိသည့်အပေါ် ယင်းဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ အခွန်နှင့်ဒဏ်ငွေ တစ်ဆ စည်းကြပ်ခဲ့ခြင်းဖြစ်၍ “ကုမ္ပဏီကရောင်းရငွေများအား ပြည့်စုံမှန်ကန်စွာ တင်ပြခဲ့ခြင်းမရှိသည့် ကိစ္စအား အပြည့်အစုံ ဖော်ထုတ်ခွင့် ပြုခဲ့ပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပေသည်။

သို့ဖြစ်၍ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးသည် လျှောက်ထားသူကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းအပေါ်တွင်ပင် အခြေပြု၍ ကုမ္ပဏီကတင်ပြသော ကြေညာလွှာပါ ဖော်ပြချက်များကို အသေးစိတ် စိစစ်တွက်ချက်ကာ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စည်းကြပ်ဆောင်ရွက်ခဲ့ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ဥပဒေအရလည်းကောင်း၊ အကြောင်းခြင်းရာအရလည်းကောင်း မှားယွင်းသည်ဟု မဆိုနိုင်ပေ။ ထို့ကြောင့် အောက်ပါအတိုင်းအမိန့်ချမှတ်လိုက်သည်-

အမိန့်

ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ ဌာနမှူး၏ ပထမ အယူခံအမိန့်ကို အတည်ပြုလျက် အယူခံလွှာကို ပလပ်လိုက်သည်။

(ရီရီမြင့်)
အဖွဲ့ဝင်

(မြင့်ဦး)
ဥက္ကဋ္ဌ
အခွန်အယူခံခုံအဖွဲ့

(ဝင်းတင်)
အဖွဲ့ဝင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ခရီးသွားလုပ်ငန်းကော်မတီ

အမိန့်ကြော်ငြာစာအမှတ် (၁၇/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်)

ရခိုင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီတွင်

ဒုတိယဥက္ကဋ္ဌ အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်း

ခရီးသွားလုပ်ငန်းကော်မတီ၏ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် ပါဝင်သော ဦးသန်းထွန်း၊ အဖွဲ့ဝင် (၃)၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အစား ဦးစံရွှေမောင်၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဒုတိယဥက္ကဋ္ဌအဖြစ် အစားထိုးပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ဒေါက်တာဌေးအောင်

ဥက္ကဋ္ဌ

ခရီးသွားလုပ်ငန်းကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ခရီးသွားလုပ်ငန်းကော်မတီ

အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်)

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီတွင်

ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် (၂) ဦး အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်း

ခရီးသွားလုပ်ငန်းကော်မတီ၏ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပါဝင်သော ဦးမောင်မောင်လင်း၊ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အစား ဦးမြတ်ကျော်၊ ဝန်ကြီး ချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ်ပါဝင်သော ဦးအောင်ဝင်းထွန်း၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန အစား ဦးကျော်ဇေယျ၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးသစ်တောဦးစီးဌာနကိုလည်းကောင်း၊ ဒေါ်လဲ့လဲ့ခိုင်၊ ဒုတိယညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန အစား ဦးထွန်းထွန်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနကို လည်းကောင်း အစားထိုး ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ဒေါက်တာဌေးအောင်

ဥက္ကဋ္ဌ

ခရီးသွားလုပ်ငန်းကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ခရီးသွားလုပ်ငန်းကော်မတီ

အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်)

ကယားပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီတွင်

ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် (၃) ဦး အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်း

ခရီးသွားလုပ်ငန်းကော်မတီ၏ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့သည့် ကယားပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် ပါဝင်သော ရဲမှူးကြီးမျိုးဆွေ၊ အဖွဲ့ဝင်၊ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအစားဦးစိန်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ကယားပြည်နယ်အစိုးရအဖွဲ့ကို ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ်ပါဝင်သော ဦးစန်းဝေ၊ ပြည်နယ်ဦးစီးမှူး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူးရုံး အစား ဦးအောင်ဝင်းဦး၊ ပြည်နယ်ဦးစီးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံးကိုလည်းကောင်း၊ ဦးသန့်ဇော်ဦး၊ ပြည်နယ်ဦးစီးမှူး၊ သစ်တောဦးစီးဌာန အစား ဦးစောဗဟိဏ်း၊ ပြည်နယ်ဦးစီးမှူး၊ သစ်တောဦးစီးဌာနကိုလည်းကောင်း၊ ဒေါ်မေမျိုးဇော်၊ ပြည်နယ်ဦးစီးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အစား ဒေါက်တာထွန်းထွန်း၊ ပြည်နယ်ဦးစီးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကိုလည်းကောင်း အစားထိုး ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ဒေါက်တာဌေးအောင်

ဥက္ကဋ္ဌ

ခရီးသွားလုပ်ငန်းကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၆၅/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)

တင်ဒါကော်မတီများဖွဲ့စည်းခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီး ဌာနများမှ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်ခြင်း၊ ပစ္စည်း ဝယ်ယူခြင်းနှင့် ဝန်ဆောင်မှု ရယူခြင်းများအတွက် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၁၇ တွင် ပါရှိသော တင်ဒါလုပ်ထုံးလုပ်နည်းများအတိုင်း ကြီးကြပ်ဆောင်ရွက်နိုင်ရန် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ ပါဝင်သော တင်ဒါကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ ကြမ်းခင်းဈေးတွက်ချက်ရေး ကော်မတီနှင့် အရည်အသွေးစစ်ဆေးရေးနှင့် ပစ္စည်းလက်ခံရေးကော်မတီတို့ကို ဖွဲ့စည်းတာဝန်ပေးအပ် လိုက်သည်-

(က) တင်ဒါကော်မတီ

(၁) ဦးသန်းအောင်ကျော်

ဥက္ကဋ္ဌ

ဒုတိယဝန်ကြီး

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

- (၂) ဒေါက်တာဝါဝါမောင်
အမြဲတမ်းအတွင်းဝန်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

အဖွဲ့ဝင်
- (၃) ဦးသန့်စင်လွင်
ညွှန်ကြားရေးမှူးချုပ်
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

အဖွဲ့ဝင်
- (၄) ညွှန်ကြားရေးမှူးချုပ်
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန

အဖွဲ့ဝင်
- (၅) ဒေါ်အေးစန္ဒာလွင်
ဒုတိယအမြဲတမ်းအတွင်းဝန်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

အတွင်းရေးမှူး
- (ခ) တင်ဒါကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) ပစ္စည်းဝယ်ယူခြင်းအတွက် ရန်ပုံငွေခွင့်ပြုချက် ရှိ မရှိ စိစစ်ခြင်း၊

(၂) ပစ္စည်းဝယ်ယူခြင်းအတွက် လိုအပ်သည့် တင်ဒါပုံစံများ၊ စာချုပ်ပုံစံများ သတ်မှတ်ခြင်း၊

(၃) ဝယ်ယူမည့်ပစ္စည်းများအတွက် အရည်အသွေးစံချိန်စံညွှန်း သတ်မှတ်ခြင်း၊

(၄) တင်ဒါတွင် ပါဝင်မည့် ငွေပေးချေမှု အစီအစဉ်၊ ပစ္စည်းပေးသွင်းမှု အစီအစဉ်၊ အခွန်စသည်တို့ သတ်မှတ်ခြင်း၊

(၅) နည်းပညာအရ မြင့်မားပြီး ရှုပ်ထွေးသည့် ဝယ်ယူခြင်းအတွက် စစ်ဆေးမည့် နည်းလမ်းများ သတ်မှတ်ခြင်းနှင့် အခြားသော နည်းပညာဆိုင်ရာများအတွက် ကျွမ်းကျင်သူများအား အထူးတာဝန်ပေးအပ်ခြင်း၊

(၆) တင်ဒါတင်သွင်းရမည့် အချိန်နှင့် နေရာ၊ တင်ဒါဖွင့်ဖောက်လက်ခံမည့် အချိန်နှင့် နေရာ၊ တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်မည့်နေ့ရက် သတ်မှတ်ခြင်း၊

(၇) “တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ” ကို တာဝန်ပေးအပ်ခြင်း၊

(၈) တင်ဒါအောင်မြင်သူများကို ကြေညာခြင်း၊

(၉) တင်ဒါမအောင်မြင်သူအားလုံးကို တင်ဒါအာမခံကြေး ပြန်လည်ထုတ်ပေးခြင်းနှင့် အောင်မြင်သူများထံမှ လုပ်ငန်းအာမခံကြေး တောင်းခံခြင်း၊

(၁၀) နမူနာတောင်းခံရန် လိုအပ်သည့် တင်ဒါပစ္စည်းဖြစ်ပါက နမူနာများ လက်ခံနိုင်ရေးနှင့် မှတ်ပုံတင်ထားရှိနိုင်ရေး ကြိုတင်ဆောင်ရွက်ခြင်း၊

(၁၁) အနိမ့်ဆုံးကြမ်းခင်းဈေးနှုန်း သတ်မှတ်ခြင်း။
- (ဂ) တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

(၁) ဦးမင်းဇော်အေး
လက်ထောက်အတွင်းဝန်
e-Government ဌာနခွဲ၊ ပြည်ထောင်စုဝန်ကြီးရုံး

ဥက္ကဋ္ဌ

	(၂) ဒေါ်သိန်းသိန်းဦး ညွှန်ကြားရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန	အဖွဲ့ဝင်
	(၃) ဦးမျိုးမင်းထွန်း ဒုတိယညွှန်ကြားရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန	အဖွဲ့ဝင်
	(၄) ဦးသက်တင်လင်း ညွှန်ကြားရေးမှူး နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန	အဖွဲ့ဝင်
	(၅) ဦးထွဋ်ကိုကိုကျော် ဦးစီးအရာရှိ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန	အဖွဲ့ဝင်
	(၆) ဦးအောင်ပြည့်ဖြိုး လက်ထောက်ညွှန်ကြားရေးမှူး အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ၊ ပြည်ထောင်စုဝန်ကြီးရုံး	အဖွဲ့ဝင်
	(၇) ဦးကျော်သူချို လက်ထောက်ညွှန်ကြားရေးမှူး e-Government ဌာနခွဲ၊ ပြည်ထောင်စုဝန်ကြီးရုံး	အတွင်းရေးမှူး
(ဃ)	တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-	
	(၁) တင်ဒါများ လက်ခံခြင်းနှင့် ဖွင့်ဖောက်ခြင်း၊	
	(၂) တင်ဒါများကို စိစစ်အကဲဖြတ်ခြင်း၊	
	(၃) တင်ဒါကော်မတီသို့တင်ပြရန် အကဲဖြတ်မှု အစီရင်ခံစာကို အကြံပြုချက်များနှင့်အတူ ပြင်ဆင်ခြင်း။	
(င)	ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ	
	(၁) ဒေါ်သီတာအုန်း လက်ထောက်အတွင်းဝန် ဝန်ကြီးဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ၊ ပြည်ထောင်စုဝန်ကြီးရုံး	ဥက္ကဋ္ဌ
	(၂) ဦးကျော်ဝင်းထွန်း ညွှန်ကြားရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန	အဖွဲ့ဝင်
	(၃) ဒေါ်စိုးစိုးအေး ဒုတိယညွှန်ကြားရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန	အဖွဲ့ဝင်

- | | | |
|-----|--|-------------------------------|
| (၄) | ဒေါ်ရီရီခင်
ညွှန်ကြားရေးမှူး
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန | အဖွဲ့ဝင် |
| (၅) | ဒေါ်စိုးမြတ်စန္ဒီ
လက်ထောက်ညွှန်ကြားရေးမှူး
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန | အဖွဲ့ဝင် |
| (၆) | ဒေါ်ချိုဇာလှိုင်း
ဒုတိယညွှန်ကြားရေးမှူး
စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ၊ ပြည်ထောင်စုဝန်ကြီးရုံး | အတွင်းရေးမှူး |
| (စ) | ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များ။ | ဝယ်ယူမည့် ပစ္စည်း (သို့မဟုတ်) |
| | ဝန်ဆောင်မှုရယူမည့် လုပ်ငန်း၏ ကြမ်းခင်းဈေးနှုန်းကို တင်ဒါကော်မတီသို့ တင်ပြခြင်း။ | |
| (ဆ) | အရည်အသွေးစစ်ဆေးရေးနှင့် ပစ္စည်းလက်ခံရေးကော်မတီ | |
| (၁) | ဦးအောင်သက်နိုင်
လက်ထောက်အတွင်းဝန်
အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ၊
ပြည်ထောင်စုဝန်ကြီးရုံး | ဥက္ကဋ္ဌ |
| (၂) | ဦးဇော်လွင်ဦး
ညွှန်ကြားရေးမှူး
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန | အဖွဲ့ဝင် |
| (၃) | ဦးအောင်ဆွေဦး
ဒုတိယညွှန်ကြားရေးမှူး
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန | အဖွဲ့ဝင် |
| (၄) | ဒေါ်သူဇာခင်
ညွှန်ကြားရေးမှူး
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန | အဖွဲ့ဝင် |
| (၅) | ဒေါ်သီတာဝင်း
လက်ထောက်ညွှန်ကြားရေးမှူး
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန | အဖွဲ့ဝင် |
| (၆) | ဒေါ်မြမြသင်း
လက်ထောက်ညွှန်ကြားရေးမှူး
အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ၊
ပြည်ထောင်စုဝန်ကြီးရုံး | အဖွဲ့ဝင် |
| (၇) | ဒေါ်စုဇေယျာလွင်
ဒုတိယညွှန်ကြားရေးမှူး
အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ၊
ပြည်ထောင်စုဝန်ကြီးရုံး | အတွင်းရေးမှူး |

- (ဇ) အရည်အသွေးစစ်ဆေးရေးနှင့် ပစ္စည်းလက်ခံရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်းဖြစ်သည်-
- (၁) အရည်အသွေးစစ်ဆေးခြင်းနှင့် လိုအပ်ပါက ပစ္စည်းများကို စမ်းသပ်ခြင်း၊
- (၂) ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုစာချုပ်တွင် သတ်မှတ်ဖော်ပြထားသည့် အချက်များ၊ စံချိန် စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း၊
- (၃) ဝယ်ယူမည့် ဌာန/အဖွဲ့အစည်းကိုယ်စား ပေးပို့လာသည့်ပစ္စည်းများ (သို့မဟုတ်) ဝန်ဆောင်မှုကို လက်ခံခြင်း၊ (သို့မဟုတ်) ငြင်းပယ်ခြင်း၊
- (၄) ပစ္စည်းလက်ခံစာရွက်စာတမ်းများ ထုတ်ပေးခြင်း။

အောင်နိုင်ဦး

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် (၉၅/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) တွင် လစ်လပ်လျက်ရှိသော လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့် ရာထူးနေရာများနှင့် ဒုတိယ ပါမောက္ခချုပ်အဆင့် ရာထူးနေရာများသို့ အောက်ဖော်ပြပါ တစ်ဆင့်နိမ့်အရာထမ်းများအား ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါအတိုင်း တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့ရက်မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ် အမည်၊ လက်ရှိရာထူး၊

လစာနှုန်း၊ ဌာန

တိုးမြှင့်ခန့်ထားမည့်ရာထူး၊

လစာနှုန်း၊ ဌာန

(က) ဦးညိုမြင့်ထွန်း

ညွှန်ကြားရေးမှူး

(၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀)

မန္တလေးဌာနခွဲ၊ ရှေးဟောင်းသုတေသနနှင့်

အမျိုးသားပြတိုက်ဦးစီးဌာန

ဒုတိယညွှန်ကြားရေးမှူးချုပ်

(စီမံ/ဘဏ္ဍာ၊ ရှေးဟောင်းသုတေသန)

(၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀)

ရှေးဟောင်းသုတေသနနှင့်

အမျိုးသားပြတိုက်ဦးစီးဌာန

(ခ) ဦးလှခိုင်

ညွှန်ကြားရေးမှူး(စီမံ)

(၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀)

စီမံရေးရာဌာနခွဲ၊ အနုပညာဦးစီးဌာန

ဒုတိယညွှန်ကြားရေးမှူးချုပ်

(၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀)

အနုပညာဦးစီးဌာန

စဉ် အမည်၊ လက်ရှိရာထူး၊
လစာနှုန်း၊ ဌာန

(ဂ) ဒေါ်အေးစန္ဒာအောင်

ပါမောက္ခ (သဘင်)

(၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀)

အမျိုးသားယဉ်ကျေးမှုနှင့်

အနုပညာတက္ကသိုလ် (မန္တလေး)

(ဃ) ဦးကျော်သူရ

ဌာနမှူး (စီမံ/ဘဏ္ဍာ)

(၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀)

အမျိုးသားယဉ်ကျေးမှုနှင့်

အနုပညာတက္ကသိုလ် (ရန်ကုန်)

တိုးမြှင့်ခန့်ထားမည့်ရာထူး၊
လစာနှုန်း၊ ဌာန

ဒုတိယပါမောက္ခချုပ် (သင်ကြား)

(၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀)

အမျိုးသားယဉ်ကျေးမှုနှင့်

အနုပညာတက္ကသိုလ် (မန္တလေး)

ဒုတိယပါမောက္ခချုပ် (စီမံ)

(၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀)

အမျိုးသားယဉ်ကျေးမှုနှင့်

အနုပညာတက္ကသိုလ် (ရန်ကုန်)

ဦးကိုကို

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၂၃/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်)

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၁) ဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၈) ရပ်ကွက် (u-9)၊ ရှင်တစ်ရာလမ်း၊ မဟာဝိဟာရ ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိက သို့ လှူဒါန်းသည့် RLG-9385, HYUNDAI AVANTE (ELANTRA), 2017 Model မော်တော်ယာဉ် (၁) စီးကို ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ ကင်းလွတ်ခွင့်ပြုရန် လျှောက်ထားလာခြင်းနှင့်စပ်လျဉ်း၍ အဆိုပါယာဉ်များသည် လှူဒါန်းယာဉ်ဖြစ်ခြင်း၊ သာသနာရေးဆိုင်ရာ “RLD” မူသေအမှတ်ရယူထားသောယာဉ်များဖြစ်ခြင်း၊ ယခင်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားသောယာဉ်ဖြစ်ခြင်းတို့ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၂ အရ ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခကို ကင်းလွတ်ခွင့်ပြုလိုက်သည်။

ဗိုလ်ချုပ်ကြီးတင်အောင်စန်း

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စက်မှုဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်)

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိစက်မှုဇုန်ရှိ လုပ်သားများအား လိုအပ်သည့်
သင်တန်းများပေးခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ပေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ်
ထုတ်ပေးခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်း

၁။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ရုံးစိုက်ရာဒေသ
ဖြစ်သည့်အတွက် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးဆောင်ရွက်ရန်နှင့် ကျွမ်းကျင်
လုပ်သားများ မွေးထုတ်ပေးနိုင်ရေးဆောင်ရွက်ရန်နှင့် စက်မှုဇုန်များ စံပြဖြစ်စေရေးအတွက် Skill Labour
များအား အဆင့်လိုက် Certificate ထုတ်ပေးနိုင်ရေးဆောင်ရွက်ရန်၊ စက်ရုံအားလုံး မှတ်ပုံတင်ရန်နှင့် SME
လုပ်ငန်းများ စနစ်တကျရှိစေရေး ဆောင်ရွက်ရန်အတွက် အိမ်စောင့်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ
သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကိုယ်စားလှယ်များပါဝင်သော Working Group လုပ်ငန်းကော်မတီကို
အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

- | | |
|--|----------|
| (က) ဦးကိုကိုလွင်
ဒုတိယဝန်ကြီး
စက်မှုဝန်ကြီးဌာန | ဥက္ကဋ္ဌ |
| (ခ) ဒေါက်တာစိုးနိုင်
ညွှန်ကြားရေးမှူးချုပ်
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
စက်မှုဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဂ) ဦးမြိုးမြင့်ဆွေ
ဒုတိယညွှန်ကြားရေးမှူးချုပ်
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
စက်မှုဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဃ) ဦးကျော်ကျော်လွင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
အလုပ်သမားဝန်ကြီးဌာန | အဖွဲ့ဝင် |
| (င) ဒေါက်တာနေမျိုးထွန်း
ဒုတိယညွှန်ကြားရေးမှူးချုပ်
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန | အဖွဲ့ဝင် |

(စ) ဦးစောမှတ်ကျော် အဖွဲ့ဝင်
ညွှန်ကြားရေးမှူး
သင်တန်းကျောင်းများကြီးကြပ်ရေးဌာန၊ နည်းပညာဖွံ့ဖြိုးရေးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
စက်မှုဝန်ကြီးဌာန

(ဆ) ဦးအောင်ကိုဝင်း အဖွဲ့ဝင်
ညွှန်ကြားရေးမှူး
စက်မှုစစ်ဆေးရေးဌာန
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန
စက်မှုဝန်ကြီးဌာန

(ဇ) ဦးသိန်းဆွေ အတွင်းရေးမှူး
ညွှန်ကြားရေးမှူးချုပ်
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန
စက်မှုဝန်ကြီးဌာန

(ဈ) ဦးဟိန်းဇော် တွဲဖက်အတွင်းရေးမှူး
နေပြည်တော်ကောင်စီနယ်မြေဦးစီးမှူး
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန
စက်မှုဝန်ကြီးဌာန

၂။ အဆိုပါကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ဒက္ခိဏသီရိစက်မှုဇုန် အလုပ်သမားသန်းခေါင်စာရင်းရလဒ်အရ အလုပ်သမားများ၏ ကျွမ်းကျင်မှု၊ ပညာအရည်အချင်းနှင့် အလုပ်အကိုင်အမျိုးအစားများပေါ်မူတည်၍ လိုအပ်သည့် ကာလတို/ကာလရှည်သင်တန်းများအား နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် ပေးအပ်နိုင်ရေး၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန စသည့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရန်၊
- (ခ) သင်တန်းပြီးမြောက်ပါက သက်ဆိုင်ရာအလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်နိုင်ရေး၊ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့ (NSSA) နှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊
- (ဂ) အလုပ်သမားသန်းခေါင်စာရင်းရလဒ်အရ NSSA တွင် လက်ရှိစစ်ဆေးမှုဆောင်ရွက်နေသည့် အလုပ်အကိုင်များနှင့်ကိုက်ညီသည့် လုပ်သားများအတွက် လိုအပ်ပါက မွမ်းမံသင်တန်းများပေးရေး၊ စစ်ဆေးအကဲဖြတ်မှုခံယူနိုင်ရေး၊ အသိအမှတ်ပြုလက်မှတ်ရရှိရေး စီစဉ်ပေးရန်၊
- (ဃ) အလုပ်သမားသန်းခေါင်စာရင်းရလဒ်အရ NSSA တွင် မရှိသေးသည့် အလုပ်အကိုင်များအား ကျွမ်းကျင်မှု စံ များ ရေးဆွဲရေး၊ စစ်ဆေးအကဲဖြတ်နိုင်ရေး သက်ဆိုင်ရာကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊
- (င) သင်တန်းများပေးခြင်း၊ စစ်ဆေးအကဲဖြတ်ပေးခြင်း၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းများ ဆောင်ရွက်နိုင်ရေး အုပ်ချုပ်မှုကိစ္စ၊ ထောက်ပံ့ရေးကိစ္စ၊ ဘတ်ဂျက်လျာထားရေးကိစ္စရပ်များအား တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ ညှိနှိုင်းလျာထားခြင်း၊ အဆင့်ဆင့်တင်ပြတောင်းခံသုံးစွဲခြင်းစသည့် ကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ရန်၊

- (စ) အလုပ်သမားများ၏ Lifelong Learning အတွက် Academic Pathway များ ပါဝင်ရေးထည့်သွင်းရေးဆွဲနိုင်ရန် NSSA၊ NAQAC တို့နှင့် ညှိနှိုင်းဆောင်ရွက်ရန်၊
- (ဆ) ဒက္ခိဏသီရိစက်မှုဇုန်ရှိ လုပ်သားများအား လိုအပ်သည့် သင်တန်းများပေးခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ပေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များအား Pilot Project အနေဖြင့် ဆောင်ရွက်ပြီးစီးပါက နိုင်ငံအဝန်းရှိ စက်မှုဇုန်များတွင် ဆင့်ပွားဆောင်ရွက်နိုင်ရေး အစီအစဉ်ရေးဆွဲရန်။

ဒေါက်တာချာလီသန်း

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးဝန်ကြီးဌာန

အမိန့်အမှတ် (၄၂၉/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)

ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များမှ ရောဂါကူးစက်မှုများပြားသော မြို့နယ်များအတွင်းရှိ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်များ ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။ သို့ရာတွင် သက်ဆိုင်ရာမြို့နယ်များအတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့် COVID-19 ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များကို တိကျစွာ လိုက်နာသဖြင့် လွန်ခဲ့သော (၁၄) ရက်အတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာများမှာလည်း တစ်ဦးမှတစ်ဦးသို့ အစုလိုက်ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်း၊ (Stay at Home) အစီအစဉ် ဆောင်ရွက်စဉ်ကာလအတွင်း ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းများအား သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများက အလေးထားဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူအားလုံးကို ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲနမူနာရယူ စစ်ဆေးရာတွင်လည်း လွန်ခဲ့သော (၁၄) ရက်အတွင်း ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ နီးနယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့မှုများကြောင့် ပိုးတွေ့လူနာများလျော့နည်းလာကြောင်း စိစစ်တွေ့ရှိရပါသည်။

ကုသရေးဦးစီးဌာန

စဉ်	အမည်၊ ရာထူး၊ ဌာန	တာဝန်
(င)	ဒေါက်တာချောစုမောင် ညွှန်ကြားရေးမှူး (လူ့စွမ်းအားအရင်းအမြစ်) ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန	အဖွဲ့ဝင်
(စ)	ဒေါက်တာတင်ဦး ညွှန်ကြားရေးမှူး (အထွေထွေစီမံခန့်ခွဲရေး) ဆေးသုတေသနဦးစီးဌာန	အဖွဲ့ဝင်
(ဆ)	ဒေါက်တာထွန်းမြင့်အေး ညွှန်ကြားရေးမှူး (ကုသရေး) တိုင်းရင်းဆေးပညာဦးစီးဌာန	အဖွဲ့ဝင်
(ဇ)	ဒေါက်တာချမ်းငြိမ်းမောင် ညွှန်ကြားရေးမှူး (စီမံ) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန	အဖွဲ့ဝင်
(ဈ)	ဒေါက်တာဝေဖြိုးအောင် ဒုတိယညွှန်ကြားရေးမှူး (လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေး) ပြည်သူ့ကျန်းမာရေးဦးစီးဌာန	အဖွဲ့ဝင်
(ည)	ဒေါက်တာဇင်ဇင်ကျော် ဒုတိယညွှန်ကြားရေးမှူး (စစ်ဆေးရေး) ကုသရေးဦးစီးဌာန	အဖွဲ့ဝင်
(ဋ)	ဒေါ်ကြည်လင်းမြင့် ဒုတိယညွှန်ကြားရေးမှူး (ဝန်ထမ်းရေးရာ) ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန	အဖွဲ့ဝင်
(ဌ)	ဒေါ်ရီရီစန်း ဒုတိယညွှန်ကြားရေးမှူး (ဖွံ့ဖြိုးရေး) တိုင်းရင်းဆေးပညာဦးစီးဌာန	အဖွဲ့ဝင်
(ဍ)	ဒေါ်ဆင့်ဆင့်အိ ဒုတိယညွှန်ကြားရေးမှူး (စစ်ဆေးရေး) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန	အဖွဲ့ဝင်
(ဎ)	ဒေါ်စန္ဒာကြည် လက်ထောက်ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်)	အဖွဲ့ဝင်

၂။ ကျန်းမာရေးဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ မူဝါဒများ ရေးဆွဲဆောင်ရွက်ရန်၊
- (ခ) ဦးစီးဌာနအသီးသီးတွင် အဖွဲ့၏လုပ်ငန်းတာဝန်များကို အောက်ခြေအထိ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ငယ်များဖွဲ့စည်းပြီး ချိတ်ဆက် ဆောင်ရွက်ရန်၊

- (ဂ) အဂတိလိုက်စားသောပြစ်မှု လုံးဝမကျူးလွန်မိစေရန် ဌာနများ၌ အဂတိလိုက်စားမှုပြဿနာ ပေါ်ပေါက်နိုင်သော အခြေအနေများကို ကြိုတင်စိစစ်ဖော်ထုတ်ဆောင်ရွက်ရန်၊
- (ဃ) အဂတိလိုက်စားမှုမဖြစ်ပေါ်စေရေးအတွက် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကိုသိရှိနားလည်ပြီး အဂတိကင်းစင်သည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန် အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊
- (င) အဂတိလိုက်စားမှုပေါ်ပေါက်သည့်အခါ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်၊
- (စ) အဂတိလိုက်စားမှုဖြစ်ပေါ်လာပါက ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ရန်၊
- (ဆ) အဂတိလိုက်စားမှုမဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်ခြင်း ဆောင်ရွက်ရာတွင် အဂတိ လိုက်စားနိုင်ခြေရှိမှုများကို ဆန်းစစ်လေ့လာဆောင်ရွက်ရန်။

၃။ ယခင်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၃/၂၀၁၉) ဖြင့် ဖွဲ့စည်းခဲ့သော အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ဖွဲ့စည်းခြင်းကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

ဒေါက်တာသက်ခိုင်ဝင်း

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၃၂၈/၂၀၂၁)

နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၅ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်)

Outside Infrastructure for KMIC project အတွက် Project Implementing Agency (PIA)

ဖွဲ့စည်းခြင်း

၁။ ကိုရီးယားနိုင်ငံ၊ Korea Exim Bank ၏ EDCF ချေးငွေအကူအညီ အမေရိကန်ဒေါ်လာ (၆၁.၈၁၆) သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကိုရီးယား- မြန်မာစက်မှုဇုန်စီမံကိန်း ပြင်ပအခြေခံအဆောက်အအုံ (လမ်း၊ ရေရရှိရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေး) တည်ဆောက်ခြင်းလုပ်ငန်းများအတွက်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ Project Implementing Agency (PIA) ကို အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

- (က) ဦးဇော်ဇော်အေး စီမံကိန်းဒါရိုက်တာ
ဒုတိယညွှန်ကြားရေးမှူးချုပ် (မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေး)
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန

- (ခ) ဒေါ်ခင်သီသီ
အင်ဂျင်နီယာမှူးကြီး
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒုတိယစီမံကိန်းဒါရိုက်တာ
- (ဂ) ဦးသောင်းထိုက်
ညွှန်ကြားရေးမှူး(စီမံကိန်းနှင့် လုပ်ငန်း)
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
အဖွဲ့ဝင်
- (ဃ) ဦးမောင်မောင်သန့်စင်
လက်ထောက်အထွေထွေမန်နေဂျာ
ဓာတ်အားဖြန့်ဖြူးရေးဌာန
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
အဖွဲ့ဝင်
- (င) ဦးနေထွန်းဦး
ဒုတိယအင်ဂျင်နီယာမှူးကြီး (ရေသန့်)
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်
- (စ) ဦးသန်းဇော်အေး
ဒုတိယအင်ဂျင်နီယာမှူးကြီး (မြို့ပြ)
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်
- (ဆ) ဒေါ်ရည်မွန်သော်
ဒုတိယအင်ဂျင်နီယာမှူးကြီး (လျှပ်စစ်)
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်
- (ဇ) ဦးခင်ဇော်
ဒုတိယညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်
- (ဈ) ဦးဘုန်းကျော်
ဒုတိယညွှန်ကြားရေးမှူး
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်
- (ည) ဒေါ်မြင့်မြင့်အောင်
ဒုတိယညွှန်ကြားရေးမှူး
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်

- (န) ဒေါ်စန်းစန်းအေး အဖွဲ့ဝင်
လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ရန်ကုန်တိုင်းဒေသကြီး
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ပ) ဦးအေးသိန်း အဖွဲ့ဝင်
လက်ထောက်ညွှန်ကြားရေးမှူး၊ လှည်းကူးမြို့နယ်
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
- (ဖ) ဒေါ်ခင်ကျော့ကျော့မွန် အဖွဲ့ဝင်
လက်ထောက်ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး)
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ဗ) ဦးနေအောင် အဖွဲ့ဝင်
မြို့နယ်အုပ်ချုပ်ရေးမှူး၊ လှည်းကူးမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန
- (ဘ) ဦးမြင့်ဆွေအေး အဖွဲ့ဝင်
ဦးစီးအရာရှိ၊ လှည်းကူးမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန
- (မ) ဒေါ်နန်းသီရိသိန်းသိန်းစိန် အဖွဲ့ဝင်
ဦးစီးအရာရှိ
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ယ) ဒေါ်အေးအေးမိုး အဖွဲ့ဝင်
ဦးစီးအရာရှိ (ဘဏ္ဍာရေး)
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ရ) ဒေါ်စိမ်းမိုးမိုးထွန်း အတွင်းရေးမှူး
ဒုတိယညွှန်ကြားရေးမှူး
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
- (လ) ဒေါ်သွန်းသီရိထွဋ် တွဲဖက်အတွင်းရေးမှူး
လက်ထောက်ညွှန်ကြားရေးမှူး
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန

- ၂။ Project Implementing Agency (PIA) ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- (က) စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ နေ့စဉ်ဆောင်ရွက်သည့် လုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် စီမံကိန်းတိုးတက်မှုအတွက် ကြီးကြပ်ကွပ်ကဲခြင်း၊
 - (ခ) လုပ်ငန်းအမှန်ပြီးစီးမှုအတွက် စိစစ်ခြင်း၊ အတည်ပြုခြင်းနှင့် ချေးငွေဆိုင်ရာလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခြင်း၊
 - (ဂ) ချေးငွေနှင့် ငွေကြေးဆိုင်ရာဆောင်ရွက်မှုမှတ်တမ်းများကို ထိန်းသိမ်းခြင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ အထောက်အကူပြုလုပ်ငန်းများဆောင်ရွက်ပေးခြင်း။

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၃၃၂/၂၀၂၁)

နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ကိုယ်ပိုင်အမှတ်၊ ဆ/၁၂၄၈ ဒုတိယညွှန်ကြားရေးမှူးချုပ် (တည်ဆောက်ရေး) ဦးရွှေဇင် သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အသက်(၆၀) နှစ်ပြည့်မည်ဖြစ်ပါ၍ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ ခံစားခွင့်ပြုပြီး ခွင့်ရက်ကုန်ဆုံးသည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ (၅၆)၊ ပုဒ်မခွဲ (က)နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (က) တို့အရ သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူခွင့်ပြုလိုက်သည်။

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၃၃၃/၂၀၂၁)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်မှ ကိုယ်ပိုင်အမှတ်၊ ဆ/၄၃၂၆ ဦးစီးအရာရှိ (မြို့ပြ) ဒေါ်ရီရီစိန် သည် လျှော့ပေါ့ပင်စင်ခံစားခွင့်ပြုပါရန် ကိုယ်တိုင်ဆန္ဒပြု လျှောက်ထားခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၅/၂၀၂၁) ၏ ဆုံးဖြတ်ချက်နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (ဆ) တို့အရ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ လျှော့ပေါ့ပင်စင်ဖြင့် အငြိမ်းစားယူခွင့်ပြုလိုက်သည်။

ရွှေလေး
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဆောက်လုပ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၄၂/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)

၁။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းထွဋ် [၁၂/သဃက (နိုင်) ၁၅၆၃၇၁] လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) ၏ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်ထိ) ကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ (၈၁) အရ အများပြည်သူအကျိုးငှာ ငြင်းပယ်လိုက်သည်။

၂။ ငြင်းပယ်ခဲ့သည့် အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့အထိ ခံစားခွင့်ပြုပြီး ခွင့်ကုန်ဆုံးသည့် နောက်တစ်နေ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းမှစ၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ အခန်း (၂၁)၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (က) အရ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

ဒေါက်တာဌေးအောင်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အမိန့်ကြော်ငြာစာအမှတ် (၃၃/၂၀၂၁)

နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်)

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။

၂။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ၊ ပုဒ်မ ၄၂-က နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်း အပိုဒ် ၃၅ တို့အရ ပို့ကုန်တင်ပို့သူက ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရဟု ပြဌာန်းသတ်မှတ်ထားပါသည်။

၃။ ပို့ကုန်တင်ပို့သူများအနေဖြင့် မိမိ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ပြီးဖြစ်သည့် ပို့ကုန်ရငွေအနက်မှ အသုံးမပြုဘဲ ကျန်ရှိသည့်ပို့ကုန်ရငွေများကို ပို့ကုန်ရငွေ ဝင်ရောက်ပြီး လေးလအတွင်း သက်ဆိုင်ရာနိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်သို့ ဈေးကွက် ပေါက်ဈေးဖြင့် မပျက်ကွက်ရောင်းချရမည်။

၄။ ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

သန်းညိုနိုး

ဥက္ကဋ္ဌ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{ ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်) }

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၂

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အမိန့်ကြော်ငြာစာ (၂၇/၂၀၂၁)

နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည် (၁၀၆၈/မော့ကနင်ရွာကွင်း)၊ ဦးပိုင်အမှတ် (၄၁) ရှိ မြေဧရိယာ (၁.၈၀) ဧက၊ ဦးပိုင်အမှတ် (၁၁/၁) ရှိ မြေဧရိယာ (၅.၂၅) ဧက၊ ဦးပိုင်အမှတ် (၁၁/၂) ရှိ မြေဧရိယာ (၁.၃၆) ဧက၊ ဦးပိုင်အမှတ် (၁၀/၁၁၁) ရှိ မြေဧရိယာ (၁.၈၀) ဧကနှင့် ဦးပိုင်အမှတ် (၁၁/၁၁၂) ရှိ မြေဧရိယာ (၂.၁၅) ဧက စုစုပေါင်းမြေဧရိယာ ၁၂.၃၆ ဧက အား သုမင်္ဂလာရာဇာဓိပတိတော်ကြီးကျောင်း မြေနေရာအဖြစ် အသုံးပြုရန်အတွက် အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ ၃၂ နှင့်အညီ အခွန်လွတ်သာသနာမြေရန် ထုတ်ပေးခွင့်ပြုသည်။

အမိန့်ကြော်ငြာစာ (၂၈/၂၀၂၁)

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည် (OSS - ၂၅/ကြေးတိုင်ပြင်ကွင်း)၊ ဦးပိုင်အမှတ် (၁၈၁) ရှိ မြေဧရိယာ ၆.၂၀ ဧက အား ဗန္ဓိသေလာဆံတော်ရှင် စေတီတော် မြေနေရာအဖြစ် အသုံးပြုရန်အတွက် အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ ၃၂ နှင့်အညီ အခွန်လွတ်သာသနာမြေရန် ထုတ်ပေးခွင့်ပြုသည်။

မြင့်သန်း

ညွှန်ကြားရေးမှူးချုပ်

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

စစ်ရာထူးခန့်ချုပ်ရုံး

(ကြည်းတပ်ဌာနစု)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်)

အမှတ် ၁၁၀/၂၀၂၁။ အောက်ဖော်ပြပါ အရာခံဗိုလ်အား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၂၃) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ အစပြု၍ တပ်မတော် (ကြည်း) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

ရဲတင့်

ကြည်း ၇၇၄၁၀

အမိန့်အရ

ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်

စစ်ရာထူးခန့်ချုပ်

စစ်ရာထူးခန့်ချုပ်ရုံး

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်စွဲပါ စာအမှတ်၊ စဘ/ဘဏ္ဍာ-၁/၂/၄-၁ (၅၉၄၁/၂၀၂၁) ခွင့်ပြုချက်အရ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်) ရုံးများမှ အောက်ဖော်ပြပါ စီစစ်ရေးမှူး (၂) များအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ ဦးစီးအရာရှိရာထူး လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) များအဖြစ် တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ် အမည်

၁။ ဒေါ်အိဖြူဇင် (၁)

၂။ ဒေါ်မေဇင်ဖြိုး

၃။ ဒေါ်စုငယ်ထွေး

၄။ ဒေါ်အေးစန္ဒာမြင့်

၅။ ဒေါ်အောင်မေဦး

၆။ ဒေါ်ပန်းအိဇ်

၇။ ဒေါ်ဒေစီ

၈။ ဒေါ်မိုးမိုးခိုင်

၉။ ဒေါ်နွဲ့သက်နိုင်ဦး

၁၀။ ဒေါ်ကေသီခိုင်

၁၁။ ဒေါ်ပန်းမြမြဦး

၁၂။ ဒေါ်ခင်နှင်းဝေ

၁၃။ ဦးဖြိုးဝေအောင်

၁၄။ ဒေါ်ယုနန္ဒာအောင်

၁၅။ ဒေါ်ယဉ်မင်းအေး

စဉ် အမည်

- ၁၆။ ဒေါ်ရွှန်းလဲ့လဲ့အောင်
၁၇။ ဒေါ်အေးအေးမော်
၁၈။ ဒေါ်ဖြူစင်အောင်
၁၉။ ဒေါ်အိဖြူစင် (၂)
၂၀။ ဒေါ်ကောင်းဆုစံ
၂၁။ ဒေါ်မေဖြိုးဝေ
၂၂။ ဒေါ်အိအိမွန်
၂၃။ ဒေါ်မေမေကျော်
၂၄။ ဦးအောင်မျိုးလှိုင်

သီတာထွန်း

ညွှန်ကြားရေးမှူးချုပ်

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန

အကောက်ခွန်ဦးစီးဌာန

ရန်ကုန်မြို့၊ ၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၅ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်)

အမှတ် ၁၃။ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၁ တွင် အပ်နှံထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုအနီး ကတန်ကျွန်း၏ မြောက်ဘက်၊ သမီးလှကျွန်း၏ အရှေ့ဘက် (LAT 12° 42' 18.80" N & LONG 98° 24' 28.90" E) တွင် Zeya & Associates Co.,Ltd မှ LNG Ship to Ship Operation ပြုလုပ်ပြီး အကောက်ခွန်ရှင်းလင်းရေးကိစ္စများ ဆောင်ရွက်နိုင်ရန် အတွက် အဆိုပါနေရာအား အကောက်ခွန်ဆိပ်ကမ်းတံတားနေရာအဖြစ် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ (၃) လ ယာယီဆိပ်ကမ်းအဖြစ် သက်တမ်းတိုးမြှင့် သတ်မှတ်လိုက်သည်။

ကျော်ထင်

ညွှန်ကြားရေးမှူးချုပ်

အကောက်ခွန်ဦးစီးဌာန

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)

၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၄ ရက်)

အမှတ် ၁၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်စွဲပါ စာအမှတ် - ၁/၀၁/၁၀၀၀ (က)/၅၉၈/၂၀၂၁ အရ အောက်ဖော်ပြပါ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) များအား လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ညွှန်ကြားရေးမှူး (မြို့ပြ) ရာထူးသို့ စတင်သတင်းပို့ တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

စဉ်	အမည်	လက်ရှိတာဝန်ထမ်းဆောင်နေသည့်ရုံး
၁	ဦးဝေလွင်	ဒုတိယညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့။

စဉ်	အမည်	လက်ရှိတာဝန်ထမ်းဆောင်နေသည့်ရုံး
၂	ဦးစိုးဝင်း	ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့။
၃	ဦးနီထွန်း	ညွှန်ကြားရေးမှူးရုံး၊ တည်ဆောက်ရေး (၈)၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မကွေးမြို့။
၄	ဦးမြင့်စိုး (၃)	စီမံကိန်းနှင့် လုပ်ငန်းဌာနခွဲ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်။
၅	ဒေါက်တာ မောင်မောင်နိုင်	ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပဲခူးမြို့။

၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်)

အမှတ် ၁၂။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်စွဲပါ စာအမှတ် - ၁/၀၂/၁၉၀ (က) (၆) (၇၄၆/၂၀၂၁) အရ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှအောက်ဖော်ပြပါလစာနှုန်း (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀)၊ရုံးအုပ်(၃) ဦးအား အမည်နှင့် ယှဉ်တွဲဖော်ပြပါရုံးများတွင် အမှန်တကယ် စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)၊ ဦးစီးအရာရှိ (စီမံ) ရာထူးသို့ တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည်	လက်ရှိတာဝန်ထမ်းဆောင် နေသည့်ရုံး	ရာထူးတိုးမြှင့်တာဝန်ထမ်းဆောင် ရမည့်ရုံး
၁	ဦးဇော်မင်းအောင်	ညွှန်ကြားရေးမှူး၊ တည်ဆောက်ရေး (၉)၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရန်ကုန်မြို့။	စီမံရေးရာဌာနခွဲ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန်မြို့။
၂	ဒေါ်တင့်တင့်ထူး	စီမံကိန်းနှင့် လုပ်ငန်းဌာနခွဲ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်။	စီမံကိန်းနှင့် လုပ်ငန်းဌာနခွဲ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်။
၃	ဒေါ်မြင့်မြင့်သောင်း	ညွှန်ကြားရေးမှူး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ နေပြည်တော်။	စီမံကိန်းနှင့် လုပ်ငန်းဌာနခွဲ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်။

ဗိုလ်ဗိုလ်ကျော်
ညွှန်ကြားရေးမှူးချုပ်
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{ ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်) }

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၄

ပြည်ထောင်စုရာထူးဝန်အဖွဲ့

လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ် (၈/၂၀၂၁)

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

၁။ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနတို့တွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇)၊ နေပြည်တော်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ (ရန်ကုန်ရုံးခွဲ)၊ အမှတ် (၆၅)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ် (သို့မဟုတ်) တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ရုံးများ၌ လျှောက်လွှာဝယ်ယူ၍ ၂၂-၁၀-၂၀၂၁ ရက်နေ့ နောက်ဆုံးထားပြီး လူကိုယ်တိုင် (သို့မဟုတ်) စာတိုက်မှတစ်ဆင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇)၊ နေပြည်တော်သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

(က) အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန

ရာထူး လစ်လပ် ပညာအရည်အချင်း

ဦးစီးအရာရှိ

(အလုပ်ရုံ)

(အမျိုးသား)

၂၀ နေရာ

(အမျိုးသမီး)

၉ နေရာ

အင်ဂျင်နီယာဘွဲ့ (မြို့ပြ/စက်မှု/လျှပ်စစ်စွမ်းအား/ဓာတု/ချည်မျှင်နှင့်

အထည်/ရေနံ/သတ္တုတွင်း) [B.E (Civil/Mechanical/Electrical

Power/Chemical/Textile/Petroleum/Mining)]

(ခ) အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန

ရာထူး လစ်လပ် ပညာအရည်အချင်း

ဦးစီးအရာရှိ

(အမျိုးသား)

၅ နေရာ

(အမျိုးသမီး)

၃ နေရာ

ဥပဒေဘွဲ့ (LL.B)/ဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ/အင်္ဂလိပ်ဘာသာ)

[B.A (English/English-UFL)/ဝါဏိဇ္ဇာဘွဲ့ (B.Com)/ကွန်ပျူတာ

သိပ္ပံဘွဲ့ (B.C.Sc)/ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech)/သိပ္ပံဘွဲ့

(ကွန်ပျူတာသိပ္ပံ) B.Sc (Computer Science)]

၂။ လျှောက်ထားသူသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ) အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအတွက် လျှောက်ထားသူများသည် ၂၂-၁၀-၂၀၂၁ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ် အသက် ၃၀ နှစ်၊ မဟာဘွဲ့ရရှိသူ ပြင်ပပုဂ္ဂိုလ် အသက် ၃၅ နှစ် (ဝန်ထမ်း ဖြစ်ပါက အသက် ၃၅ နှစ်) ထက် မကျော်လွန်သူဖြစ်ရမည်။

(ဂ) အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအတွက် လျှောက်ထားသူများသည် ၂၂-၁၀-၂၀၂၁ ရက်နေ့ တွင် ပြင်ပပုဂ္ဂိုလ် အသက် ၃၀ နှစ် (ဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်)၊ မဟာဘွဲ့ရရှိသူ ပြင်ပ ပုဂ္ဂိုလ် အသက် ၃၅ နှစ် (မဟာဘွဲ့ရရှိသူ ဝန်ထမ်းဖြစ်ပါက အသက် ၄၀ နှစ်) ထက် မကျော်လွန်သူ ဖြစ်ရမည်။

(ဃ) ကျန်းမာရေးကောင်းမွန်ပြီး နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

၃။ လျှောက်လွှာတင်သွင်းလိုသူများသည် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် မိမိတို့နှင့်သက်ဆိုင်သော အချက်အလက်များကို ဖြည့်သွင်းကာ အချိန်မီ လျှောက်ထားရမည်ဖြစ်ပါသည်။ လျှောက်လွှာတင်သွင်း သူများ လိုက်နာရန် လမ်းညွှန်ချက်စာစောင်ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website- www.ucsb.gov.mm နှင့် Myanmar National Web Portal - www.myanmar.gov.mm တို့တွင်လည်း ဖော်ပြပေးထားပြီး လျှောက်လွှာတွင် ဖော်ပြရမည့် အချက်များ၊ ပူးတွဲပေးပို့ရမည့် စာရွက်စာတမ်းမိတ္တူများ၊ ဝင်ကြေးငွေ ၅၀၀၀/- ပေးသွင်းရမည့်နည်းလမ်း၊ ရေးဖြေစာမေးပွဲစစ်ဆေးခြင်း၊ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းတို့ အတွက် လေ့လာရန်လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာခေါ်ယူသော ရာထူးများအတွက် လျှောက်လွှာတင်သွင်းသူများ လိုက်နာရန် လမ်းညွှန်ချက်စာစောင်ပါ သတ်မှတ်ချက် များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ဖြစ်ပါသည်။

၄။ လျှောက်ထားသူများအနေဖြင့် ကြော်ငြာစာအမှတ် (၄/၂၀၂၁) နှင့် (၇/၂၀၂၁) တို့၌ ရာထူး (၁) မျိုးစီဖြင့် ရာထူး (၂) မျိုး လျှောက်ထားခဲ့သူဖြစ်ပါက ကြော်ငြာပါဦးစီးအရာရှိရာထူး (၃၇) နေရာအတွက် ထပ်မံလျှောက် ထားရန်မလိုအပ်တော့ပါကြောင်း၊ ရာထူး (၁) မျိုးလျှောက်ထားခဲ့သူသာ ကြော်ငြာပါယင်းရာထူးအတွက် ထပ်မံလျှောက်ထားနိုင်ပါသည်။ ရေးဖြေစာမေးပွဲ (၁) ကြိမ်လျှင် လစ်လပ်ရာထူး (၂) မျိုးအထိသာ လျှောက်ထားခွင့်ရှိပြီး ပထမဦးစားပေးနှင့် ဒုတိယဦးစားပေးဟု ဖော်ပြ၍ လျှောက်ထားရမည်ဖြစ်ပြီး ရာထူးတစ်မျိုးစီအတွက် ဝင်ကြေးငွေ ၅၀၀၀/- (ကျပ်ငါးထောင်) ကို သီးခြားစီပေးသွင်း၍ ပေးသွင်းထားသည့် ချလန် (၂) စောင်ဖြင့် ပူးတွဲ ဖော်ပြရမည်ဖြစ်ပါသည်။ ကြော်ငြာပါရာထူးအတွက် ရေးဖြေစာမေးပွဲကို ကြော်ငြာစာအမှတ် (၄/၂၀၂၁) နှင့် (၇/၂၀၂၁) တို့နှင့်အတူ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ် စစ်ဆေးမည်ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

၅။ လက်ရှိနိုင်ငံ့ဝန်ထမ်းများသည် ရာထူး (၁) မျိုးလျှောက်ထားပါက ကြိုတင်လျှောက်လွှာ (၁) စောင်ကို လည်းကောင်း၊ ရာထူး (၂) မျိုးလျှောက်ထားပါက ကြိုတင်လျှောက်လွှာ (၂) စောင်ကိုလည်းကောင်း၊ ဓာတ်ပုံအပို (၃) ပုံ နှင့်အတူ မိမိတာဝန်ထမ်းဆောင်သည့် ဌာနမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ အဆင့်ဆင့်တင်ပြပြီး ဝန်ကြီးဌာန၏ ခွင့်ပြုစာကို လျှောက်လွှာပိတ်ပြီး ရက်သတ္တ (၂) ပတ် (၁၄ ရက်) အတွင်း နောက်ဆုံးထား၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇)၊ နေပြည်တော်သို့ ပေးပို့ရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း ပေးပို့နိုင်ခြင်းမရှိပါက ရေးဖြေစာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။

၆။ လျှောက်ထားသူများသည် လျှောက်လွှာပေးပို့စဉ်ကပင် လျှောက်လွှာနှင့်အတူ ချလန် (မူရင်း) နှင့် ဘွဲ့လက်မှတ်၊ ဘွဲ့နောက်ဆုံးနှစ်အမှတ်စာရင်း၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ အလုပ်သမား မှတ်ပုံတင်ကတ်ပြားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားစသည့် စာရွက်စာတမ်းမိတ္တူများ ပူးတွဲပါရှိရမည်။

သတ်မှတ်စာရွက်စာတမ်းမိတ္တူများ မပါရှိသည့် လျှောက်လွှာများ၊ လျှောက်လွှာပိတ်ရက်ကျော်လွန်ပြီးမှ စာမေးပွဲဝင်ကြေးငွေ ပေးသွင်းထားသည့်လျှောက်လွှာများ၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ခွင့်ပြုစာတောင်းခံထားခြင်းမရှိသည့် လျှောက်လွှာများ၊ လျှောက်လွှာနှင့်အတူ ပူးတွဲပါရှိရမည့် စာရွက်စာတမ်းများ တင်ပြထားသော်လည်း လျှောက်လွှာပိတ်ရက်ကျော်လွန်ပြီးမှ ရောက်ရှိလာသည့် လျှောက်လွှာများကို လက်ခံစိစစ်ဆောင်ရွက်ပေးမည်မဟုတ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

၇။ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့တို့တွင် စာစစ်ဌာန (၅) ခုဖြင့် တစ်ပြိုင်တည်းကျင်းပမည်ဖြစ်သည့်အတွက် စာစစ်ဌာန (၅) ခုအနက် မိမိတို့ ဖြေဆိုမည့် စာစစ်ဌာန (၁) ခုကို ရွေးချယ်ဖော်ပြလျှောက်ထားရမည်ဖြစ်ပြီး အဆိုပါစာစစ်ဌာန၌သာ ဖြေဆိုခွင့်ပြုမည်ဖြစ်ပါသည်။

၈။ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းအတွက် ဖြေဆိုခွင့်ရရှိသူများသည် သက်ဆိုင်ရာစာစစ်ဌာနအလိုက် ဖြေဆိုရမည့်ကျောင်း၊ စာဖြေခန်းတို့ကို ခုံအမှတ်စာရင်းနှင့်အတူ ယှဉ်တွဲဖော်ပြကာ ၂၂-၁၁-၂၀၂၁ ရက်နေ့မှစတင်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website နှင့် Myanmar National Web Portal တို့တွင် ထုတ်ပြန်ကြေညာပေးထားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ၉-၁၂-၂၀၂၁ နှင့် ၁၀-၁၂-၂၀၂၁ ရက်နေ့တို့တွင် နေပြည်တော်နှင့် စာစစ်ဌာနတည်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးများ၌ ထုတ်ပေးမည်ဖြစ်ပါသည်။

၉။ ရေးဖြေစာမေးပွဲကို ၁၁-၁၂-၂၀၂၁ ရက် (စနေနေ့) တွင် ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီအထိ မြန်မာစာနှင့် ၁၃:၀၀ နာရီမှ ၁၅:၀၀ နာရီအထိ အင်္ဂလိပ်စာဘာသာရပ်ကိုလည်းကောင်း၊ ၁၂-၁၂-၂၀၂၁ ရက် (တနင်္ဂနွေနေ့) တွင် ၀၉:၀၀ နာရီ မှ ၁၁:၀၀ နာရီအထိ သုတရေးရာဘာသာရပ်ကိုလည်းကောင်း ဖြေဆိုရမည်ဖြစ်ပါသည်။

၁၀။ ရေးဖြေအောင်မြင်သူများ၏ အမည်စာရင်း၊ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမည့် နေ့ရက်နှင့် အချိန်တို့ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website နှင့် Myanmar National Web Portal တို့တွင် ထုတ်ပြန်ကြေညာပေးထားမည်ဖြစ်ပါသည်။

၁၁။ အခြားစုံစမ်းမေးမြန်းလိုချက်ရှိပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇)၊ နေပြည်တော် (တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၉၀၅၊ ၀၆၇-၃၄၀၉၄၃၀၊ ၀၉-၄၂၄၄၀၈၉၅၄၊ ၀၉-၄၂၀၇၀၆၆၀၅၊ ၀၉-၄၂၀၇၀၆၆၀၆၊ ၀၉-၇၉၇၇၂၇၆၉၆၊ ၀၉-၄၄၁၉၃၇၃၄၃ နှင့် ၀၉-၂၆၂၅၀၂၉၈၈) (သို့မဟုတ်) သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးများသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

၁၂။ ကြော်ငြာပါရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအတွက် အလုပ်သမားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁)၊ နေပြည်တော်၊ (ဖုန်း၊ ၀၆၇-၃၄၃၀၃၉၂) သို့လည်းကောင်း၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအတွက် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ အလုပ်သမားဝန်ကြီးဌာန ရုံးအမှတ် (၅၁)၊ နေပြည်တော်၊ (ဖုန်း၊ ၀၆၇-၃၄၃၀၂၈၆၊ ၀၆၇-၃၄၃၀၁၄၆) သို့လည်းကောင်း၊ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

အောင်တင်စိုး

ညွှန်ကြားရေးမှူးချုပ်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

In the Matter of the Myanmar Companies Law

ESPRESSONITE Co., Ltd

Under Section 345

At an Extraordinary General Meeting of the shareholders of the Company hold at its Registered office No.271-273, Bagayar Street, Ground Floor, Parkside One, Sanchaung Township, Yangon, Myanmar at 10:00 AM on (30-9-2021) the following resolutions were passed as Special Resolution-

- (1) that the Company be hereby wound up voluntarily,
- (2) that U Kyaw Khine Lin (C.P.A), Building (E), Entrance (3), Room (606), 1 Street, Hi-Way Complex Housing, Kamayut Tsp, Yangon is hereby appointed Liquidator of the Company to such extent and such period as may be necessary for the beneficial winding up thereof granted such other powers as may be deemed fit or proper.

Claim Notice

All persons claiming to be creditors of the above Company are requested to submit details of their claims together with any documentary evidence in their possession to the liquidator at the address given above before one month from (29-10-2021).

U Kyaw Khine Lin
Liquidator
Espressonite Co., Ltd

Edward Noel Herbert
Managing Director
Espressonite Co., Ltd

DAE RYUN ASIA COMPANY LIMITED

မြန်မာပိုင်ကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၁၆ (၁) အရ
ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာခြင်း

သာမန်ထက်ထူးကဲသော အထွေထွေအစည်းအဝေးဆုံးဖြတ်ချက်အရ DAE RYUN ASIA COMPANY LIMITED (၃၁-၁၂-၂၀၂၀) ရက်နေ့မှစတင်၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ပြီးဖြစ်ပါသည်။

ဒေါ်စိမ်းလဲ့လဲ့ယဉ် (B.Com CPA) PA No.1118 TRUE & TRUST Audit Firm No.24-B, First Floor Warkhaema Street, Linn Loon South Quarter Sanchaung Township, Yangon အား တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ထားပါသည်။

ကုမ္ပဏီမှ ရရန်နှင့် ပေးရန်ရှိသည်များကို သတင်းစာတွင် ကြော်ငြာပါသည့်ရက်မှ (၁) ပတ်အတွင်း နောက်မကျစေဘဲ ဖော်ပြပါ တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ အထောက်အထားခိုင်လုံစွာဖြင့် တင်ပြနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

Mr.LEE-JOO-HYUB
Director
M41946173

DAE RYUN ASIA COMPANY LIMITED

စိမ်းလဲ့လဲ့ယဉ်
B.Com (CPA)
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

ASIA ROYAL ROSE COMPANY LIMITED

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ-၃၄၈ အရ
ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကိုဆန္ဒအလျောက် ဖျက်သိမ်းခြင်း

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပပြုလုပ်သော အစုရှယ်ယာရှင်များ၏ သာမန်ထက်ထူးကဲသော အထွေထွေအစည်းအဝေးမှ အထူးဆုံးဖြတ်ချက်အရ ASIA ROYAL ROSE COMPANY LIMITED အား (၁၈-၁၀-၂၀၂၁) ရက်နေ့မှစ၍ ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျောက် ဖျက်သိမ်းရန် အတည်ပြုဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းသို့ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဒေါ်စန်းကြည် (B.Com (Q) CPA) အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။

ကုမ္ပဏီမှ ရရန်နှင့်ပေးရန်ရှိသည်များကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့ နောက်ဆုံးထား၍ ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းများနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

DAW NU NU KHIN
Managing Director
ASIA ROYAL ROSE COMPANY LIMITED

ဒေါ်စန်းကြည်
(B.Com (Q) CPA)
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

KIM'S BUSINESS COMPANY LIMITED

အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပပြုလုပ်သော အစုရှယ်ယာရှင်များ၏ အထွေထွေအစည်းအဝေးဆုံးဖြတ်ချက် (General Meeting Resolution) အရ KIM'S BUSINESS COMPANY LIMITED ကို (၁၂-၁၀-၂၀၂၁) ရက်နေ့မှစ၍ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။

ယင်းသို့ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဒေါ်မိုးမိုးအေး တရားလွှတ်တော်ရှေ့နေ (စဉ်-၁၀၇၅၇) အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။

ကုမ္ပဏီမှ ရရန်နှင့်ပေးရန်ရှိသည်များကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့ကို နောက်ဆုံးထား၍ အထက်ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ ဆက်သွယ်တောင်းခံခြင်းနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

ဒေါ်မိုးမိုးအေး
တရားလွှတ်တော်ရှေ့နေ (စဉ်-၁၀၇၅၇)
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
အမှတ် (၈၃)၊ (ပထမထပ်)၊ ပန်းဆိုးတန်းလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

Mr. Kim Gong Yeon
Managing Director
KIM'S BUSINESS COMPANY LIMITED

KOLAO HOLDINGS (MYANMAR) COMPANY LIMITED

Notice under Section 348 of the Myanmar Companies Law

for Member’s Voluntary Winding Up of the Company

1. KOLAO HOLDINGS (MYANMAR) COMPANY LIMITED (the “Company”) passed the Special Resolution on (18-10-2021) that the Company will be wound up by member’s voluntary winding under the Myanmar Companies Law 2017.
2. Pursuant to the Special Resolution dated (18-10-2021), member resolved the appointment of liquidator, Daw April Shein (Advocate), having her office address at No. 29, 3rd Floor, 35th Street, Kyauktada Township, Yangon.
3. Therefore, the Company declares that any person who have debts and liabilities to the Company shall contact the liquidator regarding any claim from or pay to the Company within (30) days from the date of this advertisement.

Mr. Cho Yoon Ho

Managing Director

Kolao Holdings (Myanmar) Company Limited

Daw April Shein

(Advocate)

Liquidator

Myanmar Cosmo Trans Line Company Limited

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ

ကုမ္ပဏီကို အစုရှယ်ယာရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း

- ၁။ Myanmar Cosmo Trans Line Company Limited ကို အစုရှင်များ၏ ဆန္ဒအရ အလိုအလျောက် ဖျက်သိမ်းရန် (၁၈-၁၀-၂၀၂၁) ရက်နေ့က ကုမ္ပဏီတွင်ကျင်းပသော သာမန်ထက်ထူးကဲသည့် အထွေထွေ အစည်းအဝေးမှ အထူးဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။
- ၂။ ယင်းအစည်းအဝေးကပင် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဦးစိန်ကျော်ဝင်း (B.Com, CPA)၊ အမှတ် (၁၉၆/ခ)၊ စပယ်ခြံ (၄) လမ်း၊ (၁၁) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့အား တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်ထားရန်ဆုံးဖြတ်ပါသည်။
- ၃။ သို့ပါ၍ ကုမ္ပဏီမှ ရရန်နှင့် ပေးရန်ရှိသည်များကို (၂၂-၁၁-၂၀၂၁) ရက်နေ့ထက် နောက်မကျစေဘဲ ဖော်ပြပါ တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ ဆက်သွယ်ဆောင်ရွက်ရန် ကြေညာလိုက်ပါသည်။

ဦးစိန်ကျော်ဝင်း

B.Com (CPA)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

ဖုန်း - ၀၁ ၅၀၇၁၁၇

Daw Ohn Mar Htaik

ဒါရိုက်တာ

Myanmar Cosmo Trans Line Company Limited

ဒါရိုက်တာအဖွဲ့ (ကိုယ်စား)